




Chin State Tourism Development Plan



2020 / 2025



CHIN STATE



နိဒါန်း

၁။ ချင်းပြည်နယ်အစိုးရသည် ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် လည်းကောင်း၊ ဆင်းရဲနွမ်းပါးမှုလျော့နည်းစေရန်လည်းကောင်း၊ ပြည်သူလူထု၏ လူနေမှုဘဝမြှင့်တက်စေရန်သာမက ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းအသစ်များ လျှင်မြန်စွာပေါ်ထွန်းလာစေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ကဏ္ဍသည် ပြည်နယ်၏ ဦးစားပေးကဏ္ဍများတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ထားပါသည်။

၂။ ဤစီမံကိန်းတွင် ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းအား ရေရှည် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဆောင်ရွက်ရန်ရှိသည့် စီမံကိန်း အဆိုပြုချက်များအား နှစ်ရှည်စီမံကိန်းများနှင့် နှစ်တိုစီမံကိန်းများ ဟူ၍ နှစ်ပိုင်းခွဲကာ ဖော်ပြထားပါသည်။ ဤစီမံကိန်းသည် ချင်းပြည်နယ် ခရီးသွားလုပ်ငန်းစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ခြင်း၊ ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူထံချပြဆွေးနွေးခြင်း၊ မဟာဗျူဟာများ ရေးဆွဲနိုင်ခြင်း၊ ယခုရေးဆွဲသည့် စီမံကိန်းပေါ်အခြေခံ၍ ဒေသန္တရအဆိုပြုစီမံကိန်း (Budget Plan) များ ရေးဆွဲခြင်း၊ နိုင်ငံတကာအကူအညီနှင့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ် ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။ ထို့ပြင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြန်လည် မွမ်းမံ ရေးဆွဲမည့် Myanmar Tourism Master Plan တွင်လည်း ချင်းပြည်နယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်လိုသည့် စီမံကိန်းများအား အဆိုပြုတင်သွင်းနိုင်ရန် အဆင်သင့်ရှိနေစေရေးအတွက် ကြိုတင် ဆောင်ရွက်ခြင်း အနေဖြင့်လည်း ရည်ရွယ်ပါသည်။

၃။ ဤစီမံကိန်းကို ပြည်နယ်အစိုးရ၏ ပံ့ပိုးကူညီမှုနှင့် International Trade Center မှ Dr. Nicole Hausler ၏ အကြံပေးကူညီမှုဖြင့် ကျင်းပခဲ့သော ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိခဲ့သော ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗျူဟာ(၁၁)ရပ်အပေါ် အခြေခံ၍ ၂၀၁၉ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လများတွင် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။

၄။ ဤစီမံကိန်းရေးဆွဲရာတွင် ချင်းပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲများကို (၃၀.၇.၂၀၁၉)ရက်နေ့တွင် ဖလမ်းမြို့၊ (၂.၈.၂၀၁၉)ရက်နေ့တွင် တီးတိန်မြို့၊ (၆.၈.၂၀၁၉) ရက်နေ့တွင် မင်းတပ်မြို့၊ (၉.၈.၂၀၁၉) ရက်နေ့တွင် ကန်ပက်လက်မြို့နှင့် ဩဂုတ်လ(၂၈-၂၉)ရက်နေ့များတွင် ဟားခါးမြို့များ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲများတွင် အစိုးရဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းနယ်ပယ်မှ အသင်းအဖွဲ့များ၊

အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်မိရပ်ဖများ စသည်ဖြင့် စုစုပေါင်း လူဦးရေ ၅၀၀ ခန့်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများမှ မဟာဗျူဟာ(၁၁)ရပ်ပေါ် အခြေခံ၍ စီမံကိန်း လုပ်ငန်းစဉ်များ အဆိုပြုခဲ့ကြပါသည်။

၅။ ဤစီမံကိန်းတွင် အပိုင်း(၁)အနေဖြင့် ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ အပိုင်း(၂)တွင် ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(၂၀၂၀-၂၀၂၅)၏ စီမံကိန်းလုပ်ငန်းစဉ်များနှင့် အပိုင်း(၃)တွင် အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စောင့်ကြည့်စစ်ဆေးရေးဆိုင်ရာကိစ္စရပ်များ ဟူ၍ အပိုင်း(၃)ပိုင်းခွဲခြား တင်ပြ ထားပါ သည်။

အပိုင်း(၁) ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ချက်များ

ချင်းပြည်နယ်အကြောင်း

၆။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံအနောက်ဘက်ပိုင်းတွင် တည်ရှိပြီး (၁၃,၉၀၇) စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း၊ တောင်ဘက်တွင် ရခိုင်ပြည်နယ်၊ အနောက်တောင်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနောက်ဘက်နှင့်မြောက်ဘက်တွင် အိန္ဒိယ နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါသည်။ ပြည်နယ်လူဦးရေမှာ (၅)သိန်းခန့်ရှိပြီး လူဦးရေ၏ ၈၀% ခန့်မှာ ကျေးလက်ဒေသများတွင် နေထိုင်ကြပါသည်။ လူမျိုးစု(၅၃)မျိုးရှိပါသည်။ တောင်တန်း ဒေသတစ်ခုဖြစ်ပြီး ပြည်နယ်၏ မြို့တော်မှာ ဟားခါးမြို့ဖြစ်ပါသည်။ ခရိုင်(၄)ခုအဖြစ် ဖလမ်းခရိုင်၊ ဟားခါးခရိုင်၊ မင်းတပ်ခရိုင်၊ မတူပီခရိုင်တို့ဖြင့် ဖွဲ့စည်းထားရှိပြီး မြို့နယ်(၉)ခုမှာ တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ မင်းတပ်၊ ထန်တလန်၊ ကန်ပက်လက်၊ မတူပီနှင့် ပလက်ဝတို့ ဖြစ်ပါသည်။

လမ်းပန်းဆက်သွယ်ရေး

၇။ ချင်းပြည်နယ်သို့ အဓိကအားဖြင့် မော်တော်ယာဉ်ဖြင့်လာရောက်နိုင်ပြီး ကလေး-သိုင်းငင်း- တီးတိန်-ရိလမ်းကြောင်း၊ ကလေး-သိုင်းငင်း-ဖလမ်း-ဟားခါးလမ်းကြောင်း၊ ဂန့်ဂေါ-ဘုံဇံ- ဟားခါး လမ်းကြောင်း၊ ပုဂံ-ဆော-ကန်ပက်လက်-မင်းတပ်-မတူပီ လမ်းကြောင်းနှင့် ကျောက်တော်-ပလက်ဝ- ဆမီး လမ်းကြောင်းတို့မှတစ်ဆင့် လာရောက်နိုင်ပါသည်။ လေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင် ကလေးလေဆိပ်နှင့် ညောင်ဦးလေဆိပ်တို့မှတစ်ဆင့်သာလာရောက်နိုင်ပြီး ချင်းပြည်နယ် ဖလမ်း လေဆိပ်နှင့် လိုင်လင်းပီလေဆိပ်တို့မှာ တည်ဆောက်ဆဲဖြစ်ပါသည်။ ရေကြောင်းအနေဖြင့် ရခိုင် ပြည်နယ် မြောက်ဦးမြို့မှတစ်ဆင့် လယ်မြို့မြစ်ကြောင်းတလျှောက် မတူပီမြို့သို့ လည်းကောင်း၊ ကျောက်တော်မြို့မှတစ်ဆင့် ကုလားတန် မြစ်ကြောင်းတလျှောက် ပလက်ဝမြို့သို့ လာရောက်နိုင်ပါ သည်။

ခရီးသွားလုပ်ငန်းဆိုင်ရာအချက်အလက်များ

၈။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရုံးခွဲများအနေဖြင့် ဟားခါးမြို့တွင် ပြည်နယ်တာဝန်ခံရုံးနှင့် မင်းတပ် မြို့တွင် ရုံးခွဲများထားရှိ၍ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ချင်းပြည် နယ်အတွင်း ခရီးသွားလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးရေးနှင့် လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြဌာန်းခဲ့သော မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေအရ ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအား ပြည်နယ်ဝန်ကြီး ချုပ်မှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ အဖွဲ့ဝင် ၁၃ ဦးဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ ပါသည်။

၉။ ၂၀၁၉ ခုနှစ် ဩဂုတ်လအထိ ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ခရီးသွား လုပ်ငန်းဆိုင်ရာ လိုင်စင်ဆောင်ရွက်ပေးမှုအရ ချင်းပြည်နယ်အတွင်း ဟိုတယ်အနေဖြင့် ကန်ပက်လက် မြို့တွင် ဟိုတယ်(၇)လုံး၊ အခန်း (၁၈၁)ခန်း နှင့် မင်းတပ်မြို့တွင် ဟိုတယ်(၂)လုံး၊ အခန်း(၅၂)ခန်း၊ စုစုပေါင်း ဟိုတယ်(၉)လုံးနှင့် အခန်း (၂၃၃)ခန်း ရှိပါသည်။ ဆက်လက်၍ ဟားခါးမြို့နှင့် ရီခေါဒါရ်မြို့ များတွင် ဟိုတယ်(၁)လုံးစီ ထပ်မံဖွင့်လှစ်နိုင်ရန် တည်ဆောက်လျက်ရှိပါသည်။ ထို့အပြင် ချင်းပြည်နယ် အတွင်း ဟားခါးမြို့၊ ကန်ပက်လက်မြို့၊ မင်းတပ်မြို့၊ မတူပီမြို့၊ ထန်တလန်မြို့၊ ဖလမ်းမြို့၊ တီးတိန်မြို့ များတွင်လည်း ဟိုတယ်များ ထပ်မံတည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိ အချိန်တွင် ပြည်တွင်း/ ပြည်ပ ခရီးလှည့်လည်ရေးကုမ္ပဏီ လုပ်ငန်းလိုင်စင် ထုတ်ပေးမှုအနေဖြင့် (၃) ခု ရှိပါသည်။ ဧည့်လမ်းညွှန်အနေဖြင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လိုင်စင်ရ (၅၄)ဦးနှင့် ဧည့်လမ်းညွှန် လိုင်စင်ရ (၄)ဦး ရှိပါသည်။

၁၀။ ချင်းပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လုပ်ငန်းလိုင်စင် ရယူ ထားသော ဟိုတယ်နှင့် တည်းခိုရိပ်သာ (၉)လုံးမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်	ဟိုတယ်အမည်	အခန်း အရေအတွက်	လိပ်စာအပြည့်အစုံ
၁။	Win Unity	၄၄ ခန်း	မြို့မ(၂)ရပ်ကွက်၊ ကန်ပက်လက်မြို့
၂။	ပန်းလေပြေဟိုတယ်	၂၈ ခန်း	အမှတ်(၂)၊ မြို့မရပ်ကွက်၊ ကန်ပက်လက်မြို့
၃။	Sky Palace Hotel	၂၇ ခန်း	အမှတ်(၂)၊ မြို့မရပ်ကွက်၊ ကန်ပက်လက်မြို့
၄။	Mountain View Hill Resort	၂၁ ခန်း	မြို့မ(၂)ရပ်ကွက်၊ ကန်ပက်လက်မြို့
၅။	ရွှေတောင်တန်း(လောက်နူး)	၂၁ ခန်း	မြို့မ(၁)ရပ်ကွက်၊ ကန်ပက်လက်မြို့
၆။	Pine Wood Villa	၂၀ ခန်း	မြို့မ(၂)ရပ်ကွက်၊ ကန်ပက်လက်မြို့
၇။	Mountain Oasis Resort(1)	၂၀ ခန်း	မြို့မ(၂)ရပ်ကွက်၊ ကန်ပက်လက်မြို့
၈။	Hotel Mindat	၃၂ ခန်း	အရှေ့ပြင်ရပ်ကွက်၊ မင်းတပ်မြို့
၉။	Mountain Oasis Resort(2)	၂၀ ခန်း	အရှေ့ပြင်ရပ်ကွက်၊ မင်းတပ်မြို့

၁၁။ ချင်းပြည်နယ်အတွင်းနှစ်အလိုက် ပြည်တွင်း/ပြည်ပ ခရီးသည်ဝင်ရောက်မှုစာရင်းအား အောက်ပါ အတိုင်း ဖော်ပြအပ်ပါသည်-

စဉ်	လအမည်	၂၀၁၇ ခုနှစ်		၂၀၁၈ ခုနှစ်		၂၀၁၉ ခုနှစ်	
		ပြည်တွင်း	ပြည်ပ	ပြည်တွင်း	ပြည်ပ	ပြည်တွင်း	ပြည်ပ
၁	ဇန်နဝါရီလ	၁၀၅၆	၃၂၄	၃၅၇၇	၆၁၃	၃၈၅၃	၃၆၄
၂	ဖေဖော်ဝါရီလ	၇၃၀	၄၀၃	၂၀၇၇	၄၃၂	၂၇၁၅	၄၇၂
၃	မတ်လ	၇၈၆	၂၈၇	၁၈၃၁	၂၇၄	၂၁၃၁	၃၅၆
၄	ဧပြီလ	၉၄၂	၇၄	၁၅၆၉	၁၁၂	၂၅၂၄	၂၆၄
၅	မေလ	၄၅၀	၉၈	၇၀၀	၄၃	၁၃၇၄	၁၁၈
၆	ဇွန်လ	၂၆၉	၃၄	၂၆၉	၉၆	၈၀၂	၁၅၇
၇	ဇူလိုင်လ	၁၃၆	၄၀	၁၈၉	၄၈	၁၀၂၈	၂၀၅
၈	ဩဂုတ်လ	၁၄၀	၆၂	၃၁၇	၈၉	၁၄၀၂	၁၂၉
၉	စက်တင်ဘာလ	၂၇၈	၄၈	၃၉၉	၅၅	၁၄၇၃	၁၃၆
၁၀	အောက်တိုဘာ	၈၀၄	၁၄၅	၉၅၄	၅၅	၂၉၄၀	၃၅၀
၁၁	နိုဝင်ဘာလ	၁၅၈၂	၄၉၁	၁၄၈၁	၂၉၉	၄၃၄၄	၇၁၆
၁၂	ဒီဇင်ဘာလ	၃၈၇၄	၄၅၃	၃၅၄၁	၂၂၈	၅၄၃၁	၄၉၅
စုစုပေါင်း		၁၁၀၄၇	၂၄၅၉	၁၆၉၀၄	၂၁၃၆	၃၀၀၁၇	၃၇၆၂

ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှုများ

၁၂။ ချင်းပြည်နယ်သည် တောင်တန်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာရှုမျှော်ခင်းများ၊ ရှားပါးသားငှက်တိရစ္ဆာန်များ၊ မြစ်ချောင်းများ၊ ရေတံခွန်များဖြင့် သာယာလှပသော ပြည်နယ်တစ်ခု ဖြစ်ပါသည်။ ထို့အပြင် ချင်းအမျိုးသမီးများ၏ ပါးရဲထိုးခြင်းအလေ့အထ၊ နှာခေါင်းဖြင့် ပုလွေမှုတ်ခြင်းစသည့် ကိုယ်ပိုင်ရိုးရာဂီတ၊ အလေ့အထများ၊ တောင်ပေါ်ရိုးရာဝါးညှပ်အက၊ ချင်းရိုးရာခါးသိုင်းအက စသည့် ချင်းရိုးရာအကအမျိုးမျိုးသည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက်ရှိပါသည်။ ရိုးရာပွဲတော်များအနေဖြင့် ချင်းနှစ်သစ်ကူးပွဲတော်နှင့် ချင်းအမျိုးသားနေ့ပွဲတော်တို့မှ၎် ချင်းပြည်နယ်၏ အထင်ကရပွဲတော်များအနေဖြင့် ကျင်းပလေ့ရှိပါသည်။ ချင်းရိုးရာ ဂျပန်ဝတ်ထည်များမှာလည်း ချင်းပြည်နယ်၏ တမူထူးခြားသော ရိုးရာဝတ်စုံများအနေဖြင့် မြတ်နိုးစွာဝတ်ဆင်ကြပြီး ဒေသထွက်လက်ဆောင်မွန်အဖြစ် ခရီးသွားဧည့်သည်များမှ ဝယ်ယူလေ့ရှိပါသည်။ ထပ်မံဖော်ထုတ်ရန် လိုအပ်လျက်ရှိသော လုံယူးပွဲတော်၊ ခွါဒိုပွဲတော်နှင့် ချင်းရိုးရာနှစ်သစ်ကူးပွဲတော်(THO)ပွဲ များကဲ့သို့သော ရိုးရာပွဲတော်များ၊ ဘွာလ်နဲတောင်၊ ဟရီးဖီးကျေးရွာ၊ ကီမိုတောင်၊ သီကီရ်ဆည်နှင့် ကြီးယန်းတောင်၊ ပိန်းပိကျေးရွာ၊ ချင်းရိုးရာစော်ဘွားအိမ် များ၊ ကျားဒို ကျေးရွာ ကဲ့သို့သော ခရီးစဉ်ဒေသအသစ်များ၊ မဲဘု၊ အေတို့၊ ဆာဘူးသီး၊ ကြက်သား ဖက်ဖယ်သုတ် ကဲ့သို့သော ရိုးရာအစားအစာများမှာလည်း

ခရီးသွားဆွဲဆောင်မှုများအနေဖြင့် ထပ်မံ တည်ရှိနေပါသည်။ ချင်းပြည်နယ်၏ ခရီးစဉ်ဒေသများအား တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသ ဟူ၍ ဖော်ပြသွားမည် ဖြစ်ပါသည်။

ချင်းပြည်နယ်တောင်ပိုင်းရှိ ခရီးစဉ်ဒေသများ

၁၃။ ချင်းပြည်နယ်တောင်ပိုင်းဒေသတွင် မင်းတပ်၊ ကန်ပက်လက်၊ မတူပီနှင့် ပလက်ဝမြို့နယ်များ ပါဝင်ပါသည်။ တောင်ပိုင်းဒေသသည် သဘာဝအလှအပများပေါကြွယ်ဝသောကြောင့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းကို အဓိကထားဆောင်ရွက်နိုင်ပါသည်။

ခေါနူးစုမ်ဒေသ

၁၄။ အာဆီယံ အမွေအနှစ်သဘာဝဥယျာဉ်ဖြစ်သော နတ်မတောင်(ခေါနူးစုမ်)သည် ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီမြို့နယ် (၃)မြို့နယ်အကြားတွင် တည်ရှိပြီး အမြင့်ပေ (၁၀၂၀၀) ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၀၅၃ မီတာတွင်ရှိပြီး ချင်းပြည်နယ်တွင် အမြင့်ဆုံးတောင် တစ်ခုဖြစ်ပြီး အရှေ့တောင်အာရှ၏ မြေသားဖုံးလွှမ်းသော အမြင့်ဆုံးတောင်လည်း ဖြစ်ပါသည်။ နတ်မတောင်(ခေါနူးစုမ်)သည် ၂၇၉ ဧရိယာ စတုရန်းမိုင်ရှိပြီး ၂၀၁၀ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး ခရီးသွားများအတွက် ဖွင့်လှစ်ပေးခဲ့ပါသည်။

၁၅။ ခေါနူးစုမ်ဒေသတွင် သဘာဝသစ်ပင်မျိုးစိတ်များ၊ ဆေးဖက်ဝင်အပင်မျိုးစိတ်များ၊ ရှားပါး သားငှက်တိရစ္ဆာန်များဖြစ်သော မျက်ခုံးဖြူငှက်ပြာချောက်၊ အောက်ချင်းငှက်၊ ငှက်မင်းသားဝမ်းဖြူ၊ မြန်မာငှက်တစ်မျိုးအပါအဝင် ငှက်မျိုးစိတ်ပေါင်း(၃၄၅)မျိုး၊ လိပ်ပြာမျိုးစိတ် မျိုးစုံနှင့် အခြား နို့တိုက် သတ္တဝါများ၊ နှစ်တစ်ရာသက်တမ်းရှိ ဘိုတဲအဆောက်အဦ၊ ကောလောင်းရေတံခွန်နှင့် လုံယူးပွဲတော် များကို လေ့လာနိုင်ပါသည်။ ထို့အပြင် သဘာဝအခြေခံခရီးစဉ်၊ စွန့်စားမှုအခြေခံခရီးစဉ်၊ ယဉ်ကျေးမှု အခြေခံခရီးစဉ်၊ ရပ်ရွာလူထု အခြေပြု ခရီးစဉ်များလည်း လေ့လာခံစားနိုင်ပါသည်။

ဘုံတလာရေတံခွန်

၁၆။ ဘုံတလာရေတံခွန်သည် ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်ရှိ ထီဆောင်းကျေးရွာအနီး တည်ရှိပါသည်။ ခရီးသွားဧည့်သည်များအနေဖြင့် ဘုံတလာရေတံခွန်သို့ ထီဆောင်းကျေးရွာမှ တောတွင်း ခြေလျင်ခရီးတို(Short Trek) ဖြင့် သွားရောက်နိုင်ခြင်း၊ သဘာဝပေါက်ပင်များ၊ လိပ်ပြာ မျိုးစိတ်များနှင့် ဒေသခံများ၏ လူနေမှုဘဝပုံစံများကို လေ့လာနိုင်ပါသည်။

ကီမိုတောင်

၁၇။ ကီမိုတောင်သည် ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ တင်ဘုန်းကျေးရွာအနီးတွင် တည်ရှိပြီး အမြင့်ပေ ၄၂၆၉ ပေ ရှိပါသည်။ ကီမိုတောင်တွင် ရေအေးစခန်း၊ တောင်ထိပ်စခန်းနှင့် ကောက်ရိုးပင်စခန်းဟူ၍ ပိုင်းခြားထားပါသည်။

ချင်းပြည်နယ်မြောက်ပိုင်းရှိ ခရီးစဉ်ဒေသများ

၁၈။ ချင်းပြည်နယ်မြောက်ပိုင်းဒေသတွင် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံနှင့် ထန်တလန်မြို့နယ်များ ပါဝင်ပါသည်။ မြောက်ပိုင်းဒေသသည် ချင်းပြည်နယ်၏ သမိုင်းကြောင်းများစွာတည်ရှိနေပြီး ရီရေကန်၊ ကနေဒီတောင်နှင့် ဇိန်မူတောင်ဒေသများမှာ ခရီးသွားဧည့်သည်များ အဓိက လာရောက်လည်ပတ်ကြသောနေရာများ ဖြစ်ပါသည်။

ရီရေကန်

၁၉။ ရီရေကန်သည် အသည်းနှလုံးပုံသဏ္ဍာန်ရှိပြီး ချင်းပြည်နယ် မြောက်ပိုင်း ရီခေါဒါရ်မြို့တွင် တည်ရှိပါသည်။ ချင်းပြည်နယ်မြောက်ပိုင်း ရီခေါဒါရ်မြို့သည် အိန္ဒိယနိုင်ငံ မိဇိုးရမ်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။ ရီရေကန်ဒေသတွင် ခရီးသွားဧည့်သည်များအနေဖြင့် တောတောင်သဘာဝ အလှအပများ၊ ကွဲပြားသော ယဉ်ကျေးမှုရိုးရာဓလေ့များ၊ သဘာဝအခြေခံခရီးစဉ်၊ ကျေးရွာစိုက်ပျိုးရေး အခြေခံခရီးစဉ်၊ စွန့်စားမှုအခြေခံခရီးစဉ် စသည်တို့ကို လေ့လာခံစားနိုင်ပါသည်။

ကနေဒီတောင်

၂၀။ ကနေဒီတောင်သည် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်တွင်တည်ရှိပါသည်။ ကနေဒီတောင်သည် ချင်းပြည်နယ်အတွင်း ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ (၈၈၆၈) ရှိပါသည်။

ဇိန်မူတောင်

၂၁။ ဇိန်မူတောင်သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်အတွင်း တည်ရှိပါသည်။ ဇိန်မူတောင်တွင် သဘာဝပေါက်ပင်များ၊ သစ်ပင်ပန်းမန်များ၊ ငှက်မျိုးစိတ်နှင့် လိပ်ပြာမျိုးစိတ်များ၊ တောတွင်း လမ်းလျှောက်ခြင်း (Hiking & Trekking) ဆောင်ရွက်နိုင်ခြင်းနှင့် တောင်ခြေရှိ ကျေးရွာများတွင် ဒေသခံလူထု၏ လူနေမှုဘဝပုံစံများ၊ ယဉ်ကျေးမှုဓလေ့များကို လေ့လာနိုင်ပါသည်။

ရှာလ်လုမ်ခံတပ်

၂၂။ ရှားလုမ်ခံတပ်သည် တီးတိန်မြို့နယ် ဝေါလော့ကျေးရွာအနီး ရေမျက်နှာပြင် အမြင့်ပေ ၄၀၀၀ တွင်တည်ရှိသော မြန်မာနိုင်ငံ၏ ကိုလိုနီနယ်ချဲ့တော်လှန်ရေးသမိုင်းတွင် ထင်ရှားသည့် မင်းလှခံတပ် ပြီးလျှင် ဒုတိယအထင်ရှားဆုံးသော ခံတပ်တစ်ခုဖြစ်ပါသည်။ စီးယင်းချင်းဘာသာဖြင့် ရှာလ်ဆိုသည်မှာ နွားနောက်ဦးခေါင်းဖြစ်ပြီး လုမ်းဆိုသည်မှာ ခံတပ်ဟု အဓိပ္ပာယ်ရပါသည်။ ရှာလ်လုမ်ခံတပ် တစ်ဝိုက်တွင် မမေ့အပ်သော နယ်ချဲ့ခံစစ်သမိုင်းမှတ်တိုင်အဖြစ် အငွေ့အသက်များကို မြင်တွေ့နိုင်မည် ဖြစ်ပါသည်။

ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသာချက်များ၊ အားနည်းချက်များ၊ အခွင့်အလမ်းများနှင့် ခြိမ်းခြောက်မှုများ အခြေပြုဇယား


အားသာချက်များ	အားနည်းချက်များ
<ul style="list-style-type: none"> • တက်ကြွသော အရပ်ဖက် လူမှုအဖွဲ့အစည်းများ ရှိခြင်း • မပျက်စီးသေးသော သဘာဝ တောတောင် အလှအပများ ကျန်ရှိနေသေးခြင်း • ဒေသတည်ငြိမ်အေးချမ်းခြင်း • လူ့စွမ်းအားအရင်းအမြစ် ပေါကြွယ်ဝခြင်း • ပြည်ထောင်စုနှင့် ဒေသအစိုးရ၏ ပူးပေါင်းအားပေးကူညီမှုရရှိခြင်း • ယဉ်ကျေးမှု ရိုးရာဓလေ့များ အမျိုးအစား ကွဲပြားစုံလင်ခြင်း 	<ul style="list-style-type: none"> • လမ်းပန်းဆက်သွယ်ရေး အားနည်းနေသေးခြင်း • အခြေခံ အဆောက်အအုံ အားနည်းခြင်း • ကျွမ်းကျင်လုပ်သား အင်အားနည်းပါးခြင်း • လူမျိုးစုနှင့် ဘာသာစကား ကွဲပြားမှု များပြားခြင်း • သစ်တောနှင့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းမှု အားနည်းခြင်း • ခရီးသွားလုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုများ (Tourism Activities) နည်းပါးခြင်း • ခရီးသည်များ လည်ပတ်မှု အချိန်တိုတောင်းခြင်း
အခွင့်အလမ်းများ	ခြိမ်းခြောက်မှုများ
<ul style="list-style-type: none"> • ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် မဖော်ထုတ်ရသေးသော သဘာဝ အရင်းအမြစ်များရှိခြင်း • ပြည်တွင်း/ပြည်ပ ရင်နှီးမြှုပ်နှံလိုသူများအား ဆွဲဆောင်နိုင်ခြင်းနှင့် အထောက်အပံ့များ ရယူနိုင်ခြင်း • တယ်လီဖုန်းဆက်သွယ်ရေးနှင့် အင်တာနက် လိုင်းများ ကောင်းမွန်ခြင်း • နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်လာခြင်း • ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ အကြား စိတ်ဝင်စားမှုများလာခြင်း • ပြည်ပရောက် ဒေသခံလူငယ်များ ပြန်လည် အခြေပြုလာခြင်း 	<ul style="list-style-type: none"> • ရာသီဥတုပြောင်းလဲမှု မြန်ဆန်ခြင်း နှင့် သဘာဝဘေးအန္တရာယ်သင့်ခြင်း • ကျွမ်းကျင်လုပ်သားများ ပြင်ပသို့ သွားရောက်လုပ်ကိုင်ခြင်း • သင်ကြားမှု အရည်အသွေး နိမ့်ပါးနေသေးခြင်း • ပြည်တွင်းရှိ အခြားထင်ရှားသော ခရီးစဉ် ဒေသများနှင့် ဝေးလံခေါင်သီခြင်း • ခရီးစဉ်နေရာများအား ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခြင်း • ဧည့်သည် လာရောက်လည်ပတ်မှု များပြားလာခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ခြင်း

ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းအခြေအနေ

၂၃။ ချင်းပြည်နယ်သည် တောင်တန်းများ အဆင့်ဆင့်ကာရံထားခြင်း၊ ယခင်က လမ်းပန်းဆက်သွယ်မှု အားနည်းခြင်း၊ ချင်းပြည်နယ် တောင်ပိုင်းဒေသများဖြစ်သော ကန်ပက်လက်၊ မင်းတပ်၊ မတူပီ မြို့များနှင့် မြောက်ပိုင်းဒေသများဖြစ်သော ဟားခါးမြို့၊ ဖလမ်းမြို့၊ တီးတိန်မြို့များသို့ ဆက်သွယ်သည့် ပြည်နယ်လမ်းမသည် ယခုနှစ်ကာလများမှသာ အဆင့်မြင့်တင်ကာ တောင်မြောက်ဆက်သွယ်ရေးလမ်းကြောင်း ချိတ်ဆက်မိလာခြင်း ဖြစ်ပါသည်။ ယခင်က ချင်းပြည်နယ်သို့ ဝင်ပေါက်အနေဖြင့်

လည်း မင်းတပ်၊ ကန်ပက်လက်မြို့မှ တဆင့်ဝင်လမ်းကြောင်းနှင့် ကလေး၊ သိုင်းငင်းနှင့် ဘုံဇုံ၊ ဟားခါး အဝင်လမ်းကြောင်းအဖြစ် တောင် မြောက် သီးခြားစီရှိနေပါသည်။

၂၄။ ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း ခရီးစဉ်ဒေသအခြေအနေအား အောက်ဖော်ပြပါ ပုံအတိုင်း လေ့လာသုံးသပ်မည်ဆိုပါက တောင်ပိုင်းကန်ပက်လက်နှင့်မင်းတပ်မြို့များသည် ခရီးသွားဖွံ့ဖြိုးမှု အဆင့် Development Stage သို့ ရောက်ရှိနေပြီး ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ ခံစားခြင်းနှင့်တကွ ခရီးသည် ရောက်ရှိမှုမှာလည်း တိုးတက်လျက်ရှိပါသည်။ သို့ရာတွင် မကြာခင် Stagnation State သို့ ရောက်ရှိကာ ခရီးသွားနေရာအသစ်များနှင့် ခရီးသည် လှုပ်ရှားမှု အစီအစဉ်များ (New Attraction, New Tourist Activities) အသစ်ထပ်မံ မဖော်ထုတ်နိုင်ခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု အရည်အသွေးများ မြင့်တင်ရေး စသည့် အစီအစဉ်များ မရှိပါက ခရီးသွားလုပ်ငန်းကျဆင်းမှု (Decline Stage) သို့ ရောက်ရှိလာမည် ဖြစ်ပါသည်။



Tourist Area Life Cycle

၂၅။ ချင်းပြည်နယ် မြောက်ပိုင်းမြို့များဖြစ်သည့် ဖလမ်း၊ တီးတိန်၊ ဟားခါး ဒေသများသည် လက်ရှိ ကာလတွင် လမ်းပန်းဆက်သွယ်မှု အတော်အသင့်ကောင်းမွန်လာခြင်းတို့ကြောင့် ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်လျက်ရှိပြီး ပြည်ပခရီးသည် ရောက်ရှိမှုမှာ အနည်းငယ်သာ ရှိပါသည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းစတင် ဖော်ထုတ်ခြင်း Exploration Stage အနေဖြင့် တည်ရှိနေပြီး ခရီးသွားကုမ္ပဏီများ၊ ခရီးသွားဧည့်သည်များအတွက် ယခုအခါ ခရီးစဉ်ဒေသရှာဖွေတွေ့ရှိမှု Discovery အဖြစ် တည်ရှိကာ ဖလမ်း လေယာဉ်ကွင်းအသစ် တည်ဆောက်နေခြင်း၊ ဟိုတယ်များ တည်ဆောက်လာခြင်းနှင့် ခရီးသွားကုမ္ပဏီများ တည်ရှိလာခြင်း၊ ခရီးစဉ်ဒေသအသစ်များကို ရှာဖွေဖော်ထုတ်လာနိုင်ခြင်းတို့ကြောင့် ခရီးစဉ်ဒေသဖွံ့ဖြိုးမှုများမှာ စတင်ဖြစ်ပေါ်လာနေပြီ ဖြစ်ပါသည်။

ချင်းပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုများ

၂၆။ ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်ပါလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပါသည်-

(က) ဈေးကွက်မြှင့်တင်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း

ဈေးကွက်မြှင့်တင်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်း လုပ်ငန်းများအနေဖြင့် 5th Myanmar International Travel Mart ပြပွဲကြီးကို ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ (၁၂.၁.၂၀၁၉) ရက်နေ့နှင့်(၁၃.၁.၂၀၁၉)ရက်နေ့များတွင် ကျင်းပခဲ့ရာ ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အတူ ချင်းပြည်နယ် ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များအသင်း၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသော ခရီးသွားကုမ္ပဏီများဖြင့် ပူးပေါင်း၍ ၎င်းပြပွဲကြီး တွင် ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဆွဲဆောင်မှု ပြခန်း(၄)ခန်း ပါဝင်ပြသခဲ့ပါသည်။

ချင်းပြည်နယ်၏ ခရီးစဉ်ဒေသဆိုင်ရာ သတင်းအချက်အလက်များဖြန့်ဖြူးနိုင်ရေး အတွက် သော်လည်းကောင်း၊ ပြည်နယ်၏ ခရီးသွားလုပ်ငန်း မြှင့်တင်ကြော်ငြာရန်အတွက်သော် လည်းကောင်း၊ Business to Business အနေဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်း ကုမ္ပဏီများနှင့် ဈေးကွက်ချိတ်ဆက်ခြင်း၊ Business to Consumer အနေဖြင့် ပြပွဲသို့ လာရောက်သော ပြည်တွင်း / ပြည်ပ ခရီးသွားဧည့်သည်များအား ချင်းပြည်နယ်သို့ လာ ရောက် လည်ပတ်နိုင်ရန် ပိုမိုဆွဲဆောင်ရေးကို ရည်ရွယ်၍ ပြပွဲတွင် ပါဝင်ပြသခြင်းဖြစ် ပါသည်။

၎င်းပြပွဲတွင် ချင်းပြည်နယ်၏ သာယာလှပသော တောတောင်ရေမြေများ၏ အလှ၊ တမူထူးခြားသော ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ချင်းပြည်နယ်၏ ခရီး သွားထုတ်ကုန်များကို မှတ်တမ်းဓါတ်ပုံများဖြင့်သော်လည်းကောင်း၊ မှတ်တမ်းဗီဒီယို ဖြင့်သော်လည်းကောင်း ပြသခဲ့ပြီး ရိုးရာအစားအသောက်များဖြင့် လာရောက်လေ့လာ သူများအား ကျွေးမွေးဧည့်ခံခဲ့ပါသည်။ ပြခန်းတွင် ချင်းပြည်နယ်ထွက် ကော်ဖီ၊ ချင်းရိုးရာ အထည်လုပ်ငန်းနှင့် အမှတ်တရလက်ဆောင်လုပ်ငန်း လုပ်ကိုင်လျှက်ရှိသောသူများ ကို ဖိတ်ခေါ်၍ အမှတ်တရလက်ဆောင်များအနေဖြင့် သာမက ချင်းရိုးရာအစားအစာ၊ ရိုးရာဓလေ့များကို ပြသစေခဲ့ပါသည်။ ထို့အတူ အိုင်းဒီး (Aidii) ဂျပ်ခုတ်လုပ်ငန်းမှ အမျိုး သမီးတစ်ဦးအား ဖိတ်ခေါ်ကာ ဂျပ်ခုတ်နေပုံနှင့် ချင်းပါးရဲထိုးအဖွားတစ်ဦးကို ခေါ်ဆောင် ခဲ့ပြီး ချင်းရိုးရာအလေ့အထများကို ဂုဏ်ယူစွာ ဖော်ထုတ်ပြသခဲ့ပါသည်။ အဆိုပါပြပွဲ ဖွင့်ပွဲနှင့် ပိတ်ပွဲတွင်လည်း ချင်းရိုးရာ ဝါညှပ်အက၊ ခါးသိုင်းအကများဖြင့် ပါဝင်ဖျော်ဖြေ ကပြမှုများလည်း ပြုလုပ်ခဲ့ပါသည်။

ပြပွဲတွင် ခရီးသွားခြင်းကို စိတ်ဝင်စားသော ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ သာမက ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ချင်းပြည်နယ်အတွင်း ခရီးစဉ်များ စီစဉ်ရောင်းချနိုင်ရေးအတွက် ချင်းပြည်နယ် ပြခန်းကို စိတ်ဝင်တစားလာ ရောက်လေ့လာပြီး အဆိုပါပြပွဲတွင် ချင်းပြည်နယ် ခရီးသွားပြခန်းအနေဖြင့် ပြခန်း အထူးဆု (Special Booth) ဆုနှင့် ဂုဏ်ပြုဆုများကို ဆွတ်ခူးရယူခဲ့ပါသည်။ ထို့ပြင်

ချင်းပြည်နယ်သို့ ခရီးသွားဧည့်သည်များအနေဖြင့် အဆင်ပြေချောမွေ့စွာ လာရောက် လည်ပတ်နိုင်ရေးအတွက် ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များ ပါဝင်သော Chin Tourist Guide Map များကိုလည်း ထုတ်ဝေဖြန့်ဖြူးခဲ့ပါသည်။

(ခ) ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း

ချင်းပြည်နယ်သို့ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သည့် အနေဖြင့် ချင်းပြည် နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အတူ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှု လက်မှုအသင်းချုပ်မှ ကြီးမှူး၍ နေပြည်တော်၌ (၂၈.၁.၂၀၁၉) ရက်နေ့နှင့် (၂၉.၁.၂၀၁၉) ရက်နေ့ များတွင် ကျင်းပခဲ့သော Invest Myanmar Summit (2019) ပြပွဲကြီးတွင် ချင်းပြည်နယ်ရှိ အခြားဌာနဆိုင်ရာများနှင့်အတူ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ပြခန်း(၂)ခန်း ပါဝင်ပြသခဲ့ပါသည်။ ထို့အတူ ရန်ကုန်မြို့တွင် (၁၆.၂.၂၀၁၉)ရက်နေ့နှင့် (၁၇.၂.၂၀၁၉) ရက်နေ့များတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)၊ ချင်းပြည်နယ် ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း(CSCCI)၊ DaNa Facility နှင့် VDB Loi Com.Ltd., တို့ ပူးပေါင်း၍ ကျင်းပသော Chin State Investment and Product Fair ပြပွဲကြီးတွင် ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ပြခန်း(၃)ခန်း ပါဝင် ပြသခဲ့ပါသည်။ ထို့အပြင် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့များ တွင် နေပြည်တော်ရှိ MICC-2 ၌ ကျင်းပခဲ့သည့် Myanmar Global Investment Forum တွင် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ချင်းပြည်နယ်အတွင်းရှိ ခရီးသွားလာရေးဆိုင်ရာ ဆွဲဆောင်မှုများကို ဖော်ထုတ်ပြသ ရုံသာမက ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် တိုင်းပြည်၏ မီးခိုးတိတ်စက်ရုံဟု တင်စားခေါ်ဝေါ်ကြသော ခရီးသွား လုပ်ငန်းဖြင့် ချင်းပြည်နယ်၏ လူမှုစီးပွားရေး ကဏ္ဍအား မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်နိုင်ရေး ကို ရည်ရွယ်၍ ပြခန်းပါဝင် ပြသခဲ့ခြင်းဖြစ်ပါသည်။

ပြခန်းများတွင် ချင်းပြည်နယ်၏ သာယာလှပသော တောတောင်ရေမြေများ၏အလှ၊ တမူထူးခြားသော ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ချင်းပြည်နယ်၏ ခရီး သွား ထုတ်ကုန်များကို ဖော်ထုတ်ပြသခြင်းနှင့်အတူ ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများနှင့် အလားအလာများဖြင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံ လိုသူ လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့ပါသည်။

အဆိုပါ Invest Myanmar Summit (2019), Chin State Investment and Product Fair နှင့် Myanmar Global Investment Forum ပြပွဲကြီးများတွင်

ပြည်တွင်း/ပြည်ပရှိ ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များမှ စိတ်ဝင်တစားလာရောက် လေ့လာခဲ့ကြ၍ သတင်းအချက်အလက်များကို ရယူပြီး ချင်းပြည်နယ်သို့ လာရောက် လည်ပတ်ကာ ရင်းနှီးမြှုပ်နှံနိုင်မည့် ကဏ္ဍများကို ဆွေးနွေးခဲ့ပါသည်။ ထို့အတူ Chin State Investment and Products Fair ပြပွဲကြီးတွင် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လုပ်ငန်းကြီး (၄)မျိုး နားလည်မှုစာချွန်လွှာ(MoU)ရေးထိုးခဲ့ရာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအနေဖြင့် လုပ်ငန်း တစ်မျိုး ပါဝင်ခဲ့ပါသည်။

(ဂ) ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း

ချင်းပြည်နယ်ရှိ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေး၊ ခရီး သွားလုပ်ငန်းဆိုင်ရာ ဗဟုသုတများ ရရှိနိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး၊ ခရီးသွား ဧည့်သည်များနှင့် လွယ်ကူချောမွေ့စွာ ဆက်ဆံနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် ချင်း ပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအင်္ဂါလိပ်စာနှင့် ကွန်ပျူတာသင်တန်း၊ ထန်တလန်မြို့ နယ် သီကိရ်ကျေးရွာနှင့် ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့နှင့် ပလက်ဝမြို့တို့တွင် ခရီးသွား လုပ်ငန်းနှင့် ဧည့်ဝတ်ကျောပွန်မှုဆိုင်ရာ အခြေခံသင်တန်း၊ ကန်ပက်လက်မြို့တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာဝန်ဆောင်မှုဆိုင်ရာသင်တန်း(၃)မျိုး ဟူ၍ ခရီးသွားလုပ်ငန်း ဆိုင်ရာသင်တန်း(၅)ကြိမ်ဖွင့်လှစ်ပေးခဲ့ခြင်း၊ ကယားပြည်နယ်နှင့် မြိုင်ဒေသ၏ လူထု အခြေပြုခရီးသွားလုပ်ငန်း လေ့လာရေးခရီးစဉ် သွားရောက်ခြင်းနှင့် ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီ၏ စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ် ခဲ့ပါသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန် ရှိသူများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရပ်ရွာများမှ ဒေသခံကိုယ်စားလှယ် များ ပါဝင်သော လေ့လာရေးအဖွဲ့ အနေဖြင့် ကယားပြည်နယ်နှင့် မြိုင်ဒေသများသို့ (၁၂.၅.၂၀၁၉)ရက်နေ့မှ (၁၉.၅.၂၀၁၉)ရက်နေ့အထိ သွားရောက်ကာ ယင်းပြည်နယ်၊ ဒေသများ၏ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ကောင်းကျိုး ဆိုးကျိုးများကို လေ့လာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉-၃၀) နှင့် မေလ (၂-၃)ရက်နေ့များတွင် လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဩဂုတ်လ(၂၆-၂၇)ရက်နေ့များတွင် ဒုတိယအကြိမ်အဖြစ် လည်းကောင်း ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် လုပ်ထုံးလုပ်နည်းများကို ကော်မတီ အဖွဲ့ဝင်များ သိရှိနားလည်စေရန် ကျင်းပခဲ့ပါသည်။

အပိုင်း(၂) ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(၂၀၂၀-၂၀၂၅) လုပ်ငန်းစဉ်များ

ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

၂၇။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေအရ ဖွဲ့စည်းထားရှိသည့် ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ဗဟိုဌာန(International Trade Center)တို့ပူးပေါင်း၍ ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများအား ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည်နယ်စီမံကိန်းရုံး အစည်းအဝေးခန်းမ၌ ပထမအကြိမ်ကို ၂၀၁၉ ခုနှစ် ဧပြီလ (၂၉)(၃၀)ရက်နေ့နှင့် မေလ (၂)(၃)ရက်နေ့များတွင် လည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၀၁၉ ခုနှစ် ဩဂုတ်လ (၂၆)(၂၇) ရက်နေ့များတွင် လည်းကောင်း ကျင်းပခဲ့ပါသည်။ ထိုဆွေးနွေးပွဲများတွင် ချင်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းစနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းစဉ်များ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများအား ချမှတ် အကောင်အထည်ဖော်နိုင်ရေး၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းတစ်ရပ် ပေါ်ထွန်းလာစေရေး၊ ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေသူများအကြား အခက်အခဲများ ဖြေရှင်းနိုင်ရေးနှင့် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ လုပ်ငန်းလိုင်စင် ဆောင်ရွက်ပေးခြင်း လုပ်ငန်းစဉ် အဆင့်များ ချမှတ်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန(International Trade Center)မှအကြံပေးဖြစ်သူ ကျွမ်းကျင်ပညာရှင် Dr. Nicole Hausler နှင့်အတူ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ(၂)ကြိမ်မှ အောက်ပါ ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက် နှင့် မဟာဗျူဟာ (၁၁)ရပ်အား ဖော်ထုတ်ရရှိခဲ့ပါသည်-

ချင်းပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်

ခရီးသွားလုပ်ငန်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ချင်းပြည်နယ်၏ လူမှုစီးပွားအသိုက်အဝန်း ဆီသို့ (Towards the Chin State's Sustainable Socio-economic development by Tourism Industry)

ချင်းပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ(၁၁)ရပ်

- ၁။ ယဉ်ကျေးမှု သမိုင်းအမွေအနှစ်နှင့် ရိုးရာဓလေ့များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ ရေးဆွဲ စီမံခန့်ခွဲရေး
- ၂။ ဒေသဆိုင်ရာ ရိုးရာပွဲတော်များနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို မြှင့်တင်သော တောင်တက်ခရီးစဉ်များကို ဖော်ထုတ်ခြင်း
- ၃။ သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းခြင်းအတွက် အထောက်အကူပြုသော သဘာဝအခြေခံခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုအစီအစဉ်များ ပေါ်ထွန်းလာစေရေး

- ၄။ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု(ထုတ်ကုန်)၊ ခရီးစဉ်ဒေသအသစ်(CBT/CIT)နှင့် ဧည့်သည်များအတွက် အတွေ့အကြုံကောင်းများ ဖွံ့ဖြိုးတိုးတက်ရေး
- ၅။ ဒေသ၏ ပတ်ဝန်းကျင်နှင့်ကိုက်ညီသော ဟိုတယ်နှင့်တည်းခိုရိပ်သာများနှင့် ကျေးရွာနေအိမ်များတွင် တည်းခိုနေထိုင်သည့် အစီအမံများ ပေါ်ထွန်းလာစေရေး စီမံခန့်ခွဲခြင်း
- ၆။ ဒေသဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ဒေသခံလူမှုအသိုက်အဝန်းများ၏ အခွင့်အလမ်းများကို အားကောင်းစေရေး
- ၇။ လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး
- ၈။ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် မြေယာစီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး
- ၉။ ဒေသခံများ၏ လူမှုစီးပွားအဆင့်အတန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးသော ပြည်တွင်းနှင့်ပြည်ပမှ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သော ရင်းနှီးမြှုပ်နှံမှုများ၊ ငွေကြေးနှင့် နည်းပညာ အကူအညီများကို ရယူနိုင်စေရေး
- ၁၀။ ဈေးကွက်ရှာဖွေရေးနှင့် ဈေးကွက်မြှင့်တင်ရေး
- ၁၁။ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်၊ အစိုးရ၊ ဒေသခံလူမှုအဖွဲ့ဝင်များနှင့် သုတေသီများ စသည့် ပူးပေါင်းပါဝင်နေသူများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး

ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(၂၀၂၀-၂၀၂၅) အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း

၂၈။ ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၂၀-၂၀၂၅) ရေးဆွဲရာတွင် ချင်းပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ(၁၁)ရပ်ကို အခြေခံ၍ အကြိုအလုပ်ရုံဆွေးနွေးပွဲများကို (၃၀-၇-၂၀၁၉)ရက်နေ့တွင် ဖလမ်းမြို့၊ (၂.၈.၂၀၁၉) ရက်နေ့တွင် တီးတိန်မြို့၊ (၆.၈.၂၀၁၉) ရက်နေ့တွင် ကန်ပက်လက်မြို့၊ (၉.၈.၂၀၁၉) ရက်နေ့တွင် မင်းတပ်မြို့နှင့် သြဂုတ်လ (၂၈-၂၉)ရက်နေ့များတွင် ဟားခါးမြို့များ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖလမ်းမြို့တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

၂၉။ ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(၂၀၂၀-၂၀၂၅) ရေးဆွဲခြင်း အကြိုအလုပ်ရုံဆွေးနွေးပွဲကို (၃၀-၇-၂၀၁၉)ရက်နေ့တွင် ဖလမ်းမြို့၊ မြို့နယ်ခန်းမ၌ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသတွင်း လူမှုအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ စုစုပေါင်းလူဦးရေ ၁၁၂ ဦးဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေး၍ အောက်ပါအဆိုပြုလုပ်ငန်းစဉ်(၁၅)ခုကို ဖော်ထုတ်ရရှိခဲ့ပါသည်။

စဉ်	လုပ်ငန်းအမည်	ဦးဆောင်မည့် အဖွဲ့အစည်း	ခန့်မှန်းကုန်ကျ စရိတ် ကျပ်(သန်း)	သတ်မှတ် ကာလ
(က)	ဒေသအခြေအနေနှင့်ကိုက်ညီ၍ ရိုးရာဆန် သော တည်းခိုစရာနေရာများ၊ ဘန်ဂလို များကို ရိရေကန်၊ ဆူရ်ဘုန်လေယာဉ် ကွင်းအနီး၊ လိုင်ဗားဆည်အနီး၊ ဘွာလ်နဲလ် နှင့် ဇိန်မူတောင်တို့တွင် တည်ဆောက်ခြင်း	ဟိုတယ်/ခရီး၊ ဆည် မြောင်း၊ သစ်တော၊ ရင်းနှီးမြှုပ်နှံလိုသူများ	၇၅၀	၂၀၂၀-၂၀၂၃
(ခ)	ဖလမ်း-တာရွန်း (၄)မိုင် လမ်းအဆင့်မြှင့် တင်ခြင်းနှင့် ဖလမ်း-ဘွာလ်နဲလ် တောင်ခြေ (၃)မိုင် လမ်းအဆင့်မြှင့်တင်ခြင်း	ကျေးလက်၊ လမ်းဦးစီး	၁၂၀	၂၀၂၀-၂၀၂၂
(ဂ)	ဆူရ်ဘုန်လေယာဉ်ကွင်းတွင် Information Counter ဖွင့်လှစ်ခြင်း	ဟိုတယ်/ခရီး၊ လေကြောင်းဦးစီး	၅၀	၂၀၂၀ အောက် တိုဘာလ
(ဃ)	အများသုံးသန့်စင်ခန်း တစ်ခုအား ဖလမ်းမြို့ ကားဝင်းတွင် ဆောက်လုပ်ခြင်း	စည်ပင်	၃၀	၂၀၂၀-၂၀၂၁
(င)	ဆူရ်ဘုန် လေယာဉ်ကွင်းတွင် အများသုံး သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ် စနစ် ထားရှိရေး	ဟိုတယ်/ခရီး၊ ပို့ဆက် လုပ်ငန်းရှင်များ	၅၀၀	၂၀၂၀
(စ)	လိုင်ဗား+ဇိန်မူ အခြေပြု အပန်းဖြေခရီး လေ့လာရေးအစီအစဉ်များ ဖော်ထုတ်ခြင်း နှင့် ဖလမ်း-ဇိန်မူတောင် (Hiking Trail) ဖော်ထုတ်ခြင်း	ဟိုတယ်/ခရီး၊ ဆည် မြောင်း၊ သစ်တော၊ ရင်းနှီးမြှုပ်နှံလိုသူများ ၊ ခရီးသွားကုမ္ပဏီများ	၇၀	၂၀၂၁-၂၀၂၃
(ဆ)	ရိုးရာပွဲတော်များ ဖော်ထုတ်ခြင်း	ယဉ်ကျေးမှု၊ တိုင်းရင်းသား၊ ဟိုတယ်/ခရီး	၁၀	၂၀၂၁-၂၀၂၃
(ဇ)	ဖလမ်းမြို့ (colonial buildings and Heritage Site) + လုံပီးတောင် (Playground Area)+ တာရွန်းရွာ လေ့လာရေးခရီးစဉ် များ ဖော်ထုတ်ခြင်း	ဟိုတယ်/ခရီး၊ စည်ပင်၊ ရင်းနှီးမြှုပ်နှံ လိုသူများ	၂၀	၂၀၂၀-၂၀၂၁
(ဈ)	နွားနောက်ခြံ လေ့လာရေး ခရီးစဉ်များ ဆောင်ရွက်ပေးခြင်း	ဟိုတယ်/ခရီး၊ ခရီးသွားကုမ္ပဏီများ	၁၀	၂၀၂၀-၂၀၂၂
(ည)	Organic ဟင်းသီးဟင်းရွက်/ သစ်သီးဝလံ ဖြန့်ဖြူးရောင်းချနိုင်ရန် ဆောင်ရွက်ပေးခြင်း	စိုက်ပျိုးရေး၊ သစ်သီးဝလံအသင်း	၁၅	၂၀၂၀-၂၀၂၁
(ဋ)	ယက်ကန်းကျောင်းတွင် ရိုးရာသဘာဝ ဆိုးဆေးလုပ်ငန်းများနှင့် လက်မှုသင်တန်း များပေးခြင်း	အသေးစား စက်မှု/ လက်မှု၊ ယက္ကန်း သင်တန်းကျောင်း	၁၅	၂၀၂၀-၂၀၂၁

(၄)	ချင်းရိုးရာ အစားအစာများ သန့်ရှင်းစွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် လိုအပ်သော သင်တန်းများပေးခြင်း	ဟိုတယ်/ခရီး၊ စားသုံးသူရေးရာ	၁၀	၂၀၂၀-၂၀၂၁
(၅)	ဖလမ်းမြို့တွင် အပျော်စီး စက်ဘီးခရီးစဉ်များ ဆောင်ရွက်ခြင်း	ဟိုတယ်/ ခရီး၊ ခရီးသွားကုမ္ပဏီများ	၁၅	၂၀၂၁-၂၀၂၂
(၆)	ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်တွင် ဟိုတယ် တည်ဆောက်ရန် ဆောင်ရွက်ခြင်း	ချင်းပြည်နယ် အစိုးရ အဖွဲ့၊ ဟိုတယ်/ခရီး၊ လုပ်ငန်းရှင်များ	၂၀၀	၂၀၂၀-၂၀၂၂
(၇)	သတင်းအချက်အလက်ဖြန့်ဖြူးနိုင်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ website များ ပြုလုပ်ခြင်း	ချင်းပြည်နယ် အစိုးရ အဖွဲ့၊ ဟိုတယ်/ခရီး၊ ပြန်/ဆက်	၃၀	၂၀၂၀-၂၀၂၁

တီးတိန်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

၃၀။ ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(၂၀၂၀-၂၀၂၅) ရေးဆွဲခြင်း အကြံအလုပ်ရုံဆွေးနွေးကို (၂-၈-၂၀၁၉)ရက်နေ့တွင် တီးတိန်မြို့၊ အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသတွင်း လူမှုအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ စုစုပေါင်း လူဦးရေ ၆၈ ဦးဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေး၍ အောက်ပါအဆိုပြုလုပ်ငန်းစဉ်(၁၉)ခုကို ဖော်ထုတ်ရရှိခဲ့ပါသည်။

စဉ်	လုပ်ငန်းအမည်	ဦးဆောင်မည့် အဖွဲ့အစည်း	ခန့်မှန်းကုန်ကျ စရိတ်ကျပ်(သန်း)	သတ်မှတ်ကာလ
(က)	ကနေဒါတောင်ခြေရှိ အာလွယ်၊ ဆိုဇန်၊ ထို့စောက် တို့တွင် ဟိုတယ်တစ်လုံးနှင့် စားသောက်ဆိုင် တည်ဆောက်ခြင်း	ဟိုတယ်/ခရီး၊ ရင်းနှီးမြှုပ်နှံလိုသူများ	၂၅၀	၂၀၂၀-၂၀၂၂
(ခ)	ကလေး-တီးတိန်၊ ဟားခါး-ဖလမ်း-တီးတိန်၊ တီးတိန်-ရို၊ တီးတိန်-တွန်းဇံ လမ်းများအား အဆင့်မြှင့်တင်ခြင်း	ချင်းပြည်နယ်အစိုးရ အဖွဲ့၊ လမ်းဦးစီး	၁၃၀	၂၀၂၀-၂၀၂၃
(ဂ)	ရှာလ်လုမ်ခံတပ်-ဇောင်ကောင်-လဲင်နူးပါး လမ်းဖောက်လုပ်ခြင်း	ချင်းပြည်နယ် အစိုးရ အဖွဲ့၊ ကျေးလက်၊ လမ်းဦးစီး	၈၀	၂၀၂၀-၂၀၂၂
(ဃ)	အများသုံးသန့်စင်ခန်းများ ဆောက်လုပ်ခြင်း (မြို့ဝင်ဆီဆိုင်တွင် တွဲဆောက်ရန်နှင့် ရပ်ကွက် (၄)ခုတွင် (၁)လုံးစီ ဆောက်ရန်)	စည်ပင်	၆၄	၂၀၂၀-၂၀၂၁
(င)	အများသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း	ပို့ဆက်၊ မော်တော် ယာဉ် အသင်း၊ လုပ်ငန်းရှင်များ	၁၀၀	၂၀၂၀-၂၀၂၂

(စ)	လမ်းညွှန်ဆိုင်းဘုတ်များ ပြုလုပ်ခြင်း	လမ်းဦးစီး၊ စည်ပင်	၆၀	၂၀၂၀-၂၀၂၁
(ဆ)	ချင်းရိုးရာ ယဉ်ကျေးမှုများ ဖော်ထုတ်ခြင်း (အက/ဂီတ)နှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်းများပေးခြင်း	ယဉ်ကျေးမှု၊ ဟိုတယ်/ခရီး၊	၅၀	၂၀၂၀-၂၀၂၂
(ဇ)	ကပ်တဲလ်၊ လဲလ်နူးပါးသို့ ခြေလျှင်ခရီးစဉ် ဖော်ထုတ်ခြင်း	ခရီးသွားကုမ္ပဏီများ၊ ဟိုတယ်/ခရီး	၂၀	၂၀၂၀-၂၀၂၂ (ပညာပေး) ၂၀၂၂-၂၀၂၃ (ဈေးကွက်)
(ဈ)	ပညာပေးဟောပြောပွဲများ ကျင်းပပေးခြင်း	လူမှုအဖွဲ့အစည်းများ ၊ ပညာရှင်များ၊ ဌာန ဆိုင်ရာများ	၅x၅=၂၅ (တစ်နှစ် တစ်ကြိမ်)	နှစ်စဉ်ပွင့်လင်း ရာသီချိန်
(ည)	ရုပ်သံအစီအစဉ် ရိုက်ကူးခြင်းနှင့် ထုတ်လွှင့် ခြင်း	တိုင်းရင်းသားရုပ်သံ (ဖလမ်း၊ မင်းတပ်)	၂၀	၂၀၂၀-၂၀၂၁
(ဋ)	ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သော အသိ ပညာပေးဆိုင်းဘုတ်၊ Poster များကပ်ခြင်း (တစ်ရွာလျှင် ၅ခုကပ်) (တစ်လလျှင် ၁၀ရွာကပ်)	ဟိုတယ်/ခရီး၊ စည်ပင်	၁၀	၂၀၂၀-၂၀၂၁
(ဌ)	Child Safe Tourism Awareness၊ Responsible Tourism Awareness နှင့်ပတ် သက်သော အသိပညာပေးခြင်းများ ဆောင် ရွက်ပေးခြင်း	ဟိုတယ်/ခရီး၊ လူမှု အဖွဲ့အစည်းများ	၂၀	၂၀၂၀-၂၀၂၂
(ဍ)	သတင်းအချက်အလက် ဖြန့်ဖြူးရေးအတွက် Chin Tourism Information Webpage ပြုလုပ်ခြင်း	ဟိုတယ်/ ခရီး	၁၀၀	၂၀၂၀-၂၀၂၁
(ဎ)	FAM Trip များ၊ လေ့လာရေးခရီးစဉ်များ စီစဉ် ပေးခြင်း	ချင်းပြည်နယ်အစိုးရ အဖွဲ့၊ ဟိုတယ်/ခရီး	၁၀	၂၀၂၀ အတွင်း
(ဏ)	ရိုးရာပွဲတော်များ ကျင်းပပေးခြင်း (ခွါဒို၊ ရှုလ် ဆောင်းပွဲများ ကျင်းပခြင်း)	ချင်းပြည်နယ်အစိုးရ အဖွဲ့၊ ဟိုတယ်/ခရီး၊ ယဉ်ကျေးမှု	၅၀	၂၀၂၀-၂၀၂၅
(တ)	ယဉ်ကျေးမှုအဖွဲ့ ဖွဲ့စည်းခြင်း (ရိုးရာဓလေ့ ထိန်းသိမ်းခြင်းနှင့် မြှင့်တင်ခြင်း)	ယဉ်ကျေးမှု၊ လူမှု အဖွဲ့အစည်းများ	၁၀	၂၀၂၀-၂၀၂၁
(ထ)	ဓာတ်ပုံနှင့် ဒေသထုတ်ကုန်ပြပွဲများ စီစဉ်ပေး ခြင်း (Photo Exhibition & Product Fair)	ချင်းပြည်နယ်အစိုးရ အဖွဲ့၊ ဟိုတယ်/ခရီး	၅၀	၂၀၂၁-၂၀၂၃
(ဒ)	ဧည့်သည်များအတွက် ခရီးစဉ်လမ်းညွှန် စာအုပ်ထုတ်ဝေခြင်း (သုတေသနပြုလုပ်ခြင်း နှင့် ထုတ်ဝေခြင်း)	ဟိုတယ်/ခရီး၊ လူမှု အဖွဲ့အစည်းများ၊ခရီး သွားလုပ်ငန်းရှင်များ	၅၀	၂၀၂၀-၂၀၂၂

(ခ)	ကားမောင်း/ စက်ဘီး ခရီးစဉ်ပြိုင်ပွဲများ စီစဉ်ဆောင်ရွက်ပေးခြင်း (Event and Driving Tour)	ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဟိုတယ်/ခရီး၊ ခရီးသွားကုမ္ပဏီများ	၅၀	၂၀၂၀-၂၀၂၁
-----	--	---	----	-----------

ကန်ပက်လက်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

၃၁။ ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(၂၀၂၀-၂၀၂၅) ရေးဆွဲခြင်း အကြိုအလုပ်ရုံဆွေးနွေးကို (၆-၈-၂၀၁၉)ရက်နေ့တွင် ကန်ပက်လက်မြို့၊ Pine Wood Villa Hotel ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသတွင်း လူမှုအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံညွှန်လမ်းညွှန်များ စုစုပေါင်း လူဦးရေ ၆၄ ဦးဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေး၍ အောက်ပါအဆိုပြုလုပ်ငန်းစဉ်(၂၂)ခုကို ဖော်ထုတ် ရရှိခဲ့ပါသည်။

စဉ်	လုပ်ငန်းအမည်	ဦးဆောင်မည့် အဖွဲ့အစည်း	ခန့်မှန်းကုန်ကျ စရိတ်ကျပ်(သန်း)	သတ်မှတ်ကာလ
(က)	သမိုင်းကြောင်း အထင်ကရဖြစ်သော နေရာများနှင့် ကျောက်ဖျာ အစုအဝေးလိုက်ရှိသည့် နေရာများ ဖော်ထုတ်ပေးခြင်း	ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းများ၊ ဟိုတယ်/ခရီး၊ လုပ်ငန်းရှင်	၂၅	၂၀၂၀-၂၀၂၁
(ခ)	ကန်ပက်လက်မြို့ရှိ မျိုးနွယ်စု(၅)မျိုး၏ ရိုးရာပြခန်းများဖွင့်လှစ်ပေးခြင်းနှင့် ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး သင်တန်းများ ကျင်းပပေးခြင်း	ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းများ၊ ဟိုတယ်/ခရီး	၅၀	၂၀၂၀-၂၀၂၁
(ဂ)	ရိုးရာအဝတ်အစား ယက်လုပ်သည့် ယက်ကန်း သင်တန်းများပေးခြင်းနှင့် ရိုးရာအစားအစာများ ချက်ပြုတ်ရောင်းချနိုင်ရန် သင်တန်းများပေးခြင်းနှင့် ပြိုင်ပွဲများကျင်းပပေးခြင်း	ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းများ၊ ဟိုတယ်/ခရီး	၅၀	၂၀၂၀- ၂၀၂၂
(ဃ)	ဆောလောင်း၊ ဒီတော်နှင့် ငှဒို ကျေးရွာများတွင် နှစ်စဉ် ကျောက်ပျဉ်ချီပွဲ ကျင်းပပေးခြင်း	လူမှုအဖွဲ့အစည်းများ၊ ယဉ်ကျေးမှု၊ ဒေသခံများ၊ ဟိုတယ်/ ခရီး	၃၀၀	၂၀၂၀-၂၀၂၃
(င)	မျိုးနွယ်စုများ ယဉ်ကျေးမှု ဖလှယ်သည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခြင်း	ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းများ၊ ဒေသခံများ၊ ဟိုတယ်/ ခရီး	၂၅	၂၀၂၀-၂၀၂၃
(စ)	CBT ကျေးရွာ ခရီးစဉ်အသစ်များ ဖော်ထုတ်ပေးခြင်း (ငှဒို၊ လှလောင်းပန်း)	ဟိုတယ်/ခရီး၊ ရင်းနှီးမြှုပ်နှံလိုသူများ၊ သစ်တော	၂၀၀	၂၀၂၀-၂၀၂၃

(ဆ)	ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ပေးခြင်း	ဟိုတယ်/ခရီး	၂၅	၂၀၂၀-၂၀၂၁
(ဇ)	စိုက်ပျိုးရေးအခြေခံ ခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း	စိုက်ပျိုးရေး၊ ဟိုတယ်/ခရီး	၈၀	၂၀၂၀-၂၀၂၃
(ဈ)	သဘာဝဘေးအန္တရာယ် အစီအမံများ အတွက် အသိပညာပေးခြင်းများနှင့် ထိန်းသိမ်းရေး အစီအမံများဆောင်ရွက်ပေးခြင်း	ပတ်ဝန်းကျင်၊ လူမှု အဖွဲ့အစည်းများ၊ ဒေသခံများ၊ သစ်တော၊ ဘေးအန္တရာယ်	၁၀၀	၂၀၂၀-၂၀၂၁
(ည)	သားငှက်တိရိစ္ဆာန်များ ထိန်းသိမ်းရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခြင်း	သစ်တော၊ ခေါင်းစုံမိ အုပ်ချုပ်ရေးမှူးရုံး၊ ပတ်ဝန်းကျင်	၅၀	၂၀၂၀-၂၀၂၁
(ဋ)	သစ်တောထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပြန်လည်စိုက်ပျိုးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း	ခေါင်းစုံမိအုပ်ချုပ်ရေး မှူးရုံး၊ ဟိုတယ်/ခရီး၊ ပတ်ဝန်းကျင်၊ သစ်တော	၁၀၀	၂၀၂၀-၂၀၂၁
(ဌ)	လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် သင်တန်းကျောင်း ဆောက်လုပ်ပေးခြင်း	ပြည်နယ်အစိုးရ၊ ဟိုတယ်/ခရီး၊ ပညာရေး	၃၀၀	၂၀၂၀-၂၀၂၁
(ဍ)	ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသများရှိ လမ်းများ အဆင်ပြေအောင် ပြုလုပ်ပေးခြင်း	ပြည်နယ်အစိုးရ၊ နတလ၊ ကျေးလက်၊ လမ်းဦးစီး	၂၀၀	၂၀၂၀- ၂၀၂၃
(ဎ)	ချင်းရိုးရာ လက်မှုလုပ်ငန်းများနှင့် ဒေသထွက်ကုန်များအတွက် သင်တန်းပေးခြင်း၊ မျိုးထုတ်ခြင်းနှင့် စိုက်ပျိုးခြင်းများ ဆောင်ရွက်ပေးခြင်း	စိုက်ပျိုးရေး၊ သစ်သီးဝလံ၊ ယဉ်ကျေးမှု၊ CSO၊	၁၅၀	၂၀၂၀- ၂၀၂၅
(ဏ)	မုန်းချောင်း လှေလှော်ခရီးစဉ် ဖော်ထုတ်ခြင်း	ရင်းနှီးမြှုပ်နှံလိုသူ များ၊ ဟိုတယ်/ခရီး၊	၁၅၀	၂၀၂၀- ၂၀၂၂
(တ)	ဟိုတယ်ဇန် အပါအဝင်စနစ်ကျသော မြို့ပြဖွဲ့စည်းမှုနှင့် မြို့ကွက်သစ်ဖော်ထုတ်ပေးခြင်း	ပြည်နယ်အစိုးရ၊ မြေစာရင်း၊ စည်ပင်	၅၀၀	၂၀၂၀- ၂၀၂၃
(ထ)	ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးစနစ် ဖော်ထုတ်ပေးခြင်းနှင့် စိုက်ပျိုးရေး နည်းပညာ သင်တန်းများပေးခြင်း	စိုက်ပျိုးရေး၊ ဒေသခံ	၁၅၀	၂၀၂၀- ၂၀၂၃
(ဒ)	အများသုံးသန့်စင်ခန်းများ ဆောက်လုပ်ပေးခြင်း (မြို့တွင်းနှင့် ၁၀ မိုင်စခန်း)	စည်ပင်	၈၀	၂၀၂၀- ၂၀၂၁
(ဓ)	ဒေသခံများ အလုပ်အကိုင်ရရှိရေးအတွက် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သော သင်တန်းများ	ဟိုတယ်/ခရီး၊ ပညာရေး၊ က.ည.န၊	၄၅	၂၀၂၀- ၂၀၂၂

	ပေးခြင်းနှင့် ဘာသာစကား သင်တန်းများ ပေးခြင်း (ယာဉ်မောင်း သင်တန်း၊ ကွန်ပျူတာ နှင့် အင်္ဂလိပ်စာ သင်တန်းများ)	အသေးစား စက်မှု လက်မှု		
(န)	ဒေသနှင့်သက်ဆိုင်သော ရုပ်သံအစီအစဉ် များ ရိုက်ကူး၍ ပြည်တွင်း/ပြည်ပ ရုပ်သံလိုင်း များတွင် တင်ဆက်ပြသခြင်း	ပြည်နယ်အစိုးရ၊ ဟိုတယ်/ခရီး၊ ပြန်ကြားရေး	၂၀	၂၀၂၀- ၂၀၂၁
(ပ)	ရိုးရာအစားအစာများ အဆင့်မီအောင် ထုတ် လုပ် ရောင်းချနိုင်ရန်သင်တန်းများပေးခြင်း	ဟိုတယ်/ခရီး၊ဟိုတယ် လုပ်ငန်းရှင်များ	၁၀	၂၀၂၀- ၂၀၂၁
(ဖ)	လမ်းညွှန်စာအုပ်နှင့် လက်ကမ်းစာစောင်များ ထုတ်ဝေခြင်း	ဟိုတယ်/ခရီး၊ဟိုတယ် လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ	၁၅	၂၀၂၀- ၂၀၂၁

မင်းတပ်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

၃၂။ ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(၂၀၂၀-၂၀၂၅) ရေးဆွဲခြင်း အကြို အလုပ်ရုံဆွေးနွေးကို (၉-၈-၂၀၁၉)ရက်နေ့တွင် မင်းတပ်မြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသတွင်း လူမှု အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံဧည့်လမ်းညွှန်များ စုစုပေါင်း လူဦးရေ ၁၂၁ ဦးဖြင့် ကျင်းပခဲ့ ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေး၍ အောက်ပါ အဆိုပြု လုပ်ငန်းစဉ်(၃၅)ခုကို ဖော်ထုတ် ရရှိခဲ့ပါသည်။

စဉ်	လုပ်ငန်းအမည်	ဦးဆောင်မည့် အဖွဲ့အစည်း	ခန့်မှန်းကုန်ကျ စရိတ်ကျပ်(သန်း)	သတ်မှတ် ကာလ
(က)	ရိုးရာယဉ်ကျေးမှုသင်တန်းများ ပြုလုပ်ပေး ခြင်း	ဟိုတယ်/ခရီး၊ မြို့မိမြို့ဖ၊ ယဉ်ကျေးမှု	၃၅	၂၀၂၀- ၂၀၂၁
(ခ)	ခြေလျင်ခရီးစဉ် (Trekking) လမ်းကြောင်း အသစ်များ ဖော်ထုတ်ပေးခြင်း	ကျေးလက်၊ဧည့်လမ်း ညွှန်များ၊ ဟိုတယ်/ ခရီး၊ခေါ်နူးစုမ်အုပ်ချုပ် ရေးမှူးရုံး၊ ဒေသဆိုင် ရာ ခရီးသွားလုပ်ငန်း ကော်မတီ	၁၀	၂၀၂၁- ၂၀၂၂
(ဂ)	ဒေသအလိုက် ရိုးရာပွဲတော်များ ကျင်းပခြင်း (လုံယူးပွဲ၊ ကုံမ်သီ၊ ချင်း အမျိုးသား နေ့ပွဲ)	ယဉ်ကျေးမှု၊ ဒေသခံ လူမှုအဖွဲ့အစည်းများ၊ ဟိုတယ်လုပ်ငန်းရှင် များ	၁၀	၂၀၂၀- ၂၀၂၅

(ဃ)	ခေါနူးစုမ်အမျိုးသား ဥယျာဉ်အတွင်းရှိ သဘာဝပတ်ဝန်းကျင်နှင့်တောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း	ပတ်ဝန်းကျင်၊ဒေသခံများ၊ သစ်တော၊ ခရိုင်ထွေ/အုပ်၊ ခေါနူးစုမ်အုပ်ချုပ်ရေးမှူးရုံး	၁၅	၂၀၂၀- ၂၀၂၂
(င)	သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အထိမ်းအမှတ်နေ့များတွင် လူထုပါဝင်လှုပ်ရှားမှုများ၊ ပန်းချီ၊ ဆောင်းပါး၊ ကာတွန်း၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲများ ပြုလုပ်ပေးခြင်း	ပညာရေး၊ သစ်တော၊ ပတ်ဝန်းကျင်	၁၀	၂၀၂၀- ၂၀၂၁
(စ)	ခေါနူးစုမ်အမျိုးသားဥယျာဉ် အတွင်းနှင့် အနီးရှိ ကျေးရွာများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဟောပြောပွဲများ၊ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးခြင်း	ထွေ/အုပ်၊ သစ်တော၊ ပတ်ဝန်းကျင်၊ ခေါနူးစုမ် အုပ်ချုပ်ရေးမှူးရုံး	၁၀	၂၀၂၀- ၂၀၂၁
(ဆ)	စိုက်ပျိုးရေးကို အခြေခံသော ခရီးသွားလုပ်ငန်း ပိုမိုဖြစ်ထွန်းစေရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း	ဟိုတယ်/ခရီး၊ စိုက်ပျိုးရေး၊ ဒေသခံများ	၈၀	၂၀၂၁- ၂၀၂၃
(ဇ)	မင်းတပ်မြို့တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ ဖွဲ့စည်းပေးခြင်းနှင့် ခရီးသွားလုပ်ငန်းနှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ပေးခြင်း	ဟိုတယ်/ခရီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့	၂၀	၂၀၂၀- ၂၀၂၁
(ဈ)	မင်းတပ်မြို့နယ်ရှိ ဖွဲ့စည်းခွန်၊ (၆)မိုင် တောင်အား ထိန်းသိမ်းကာကွယ်ခြင်း၊ ဦးဝမ္မသူမောင် ပန်းခြံပြုလုပ်ပေးခြင်းနှင့် အုတ်ဂူအား ပြန်လည် ပြုပြင်ထိန်းသိမ်းပေးခြင်း	ပြည်နယ်အစိုးရ၊ စည်ပင်၊ ထွေ/အုပ်၊ ဟိုတယ်/ခရီး၊ သစ်တော	၁၀၀	၂၀၂၀-၂၀၂၃
(ည)	ခေါနူးစုမ် ဧရိယာအတွင်း တောမီးရှို့မှုများမှ တားဆီးရန် တောင်ဇလတ်အပင်ခြေတွင် သဘာဝကျောက်များဖြင့် ဘောင်ခတ်ခြင်းနှင့် တောမီး ကာကွယ်ရန် တောင်ပေါ်တွင် မိုးရေလှောင်ကန် ပြုလုပ်ပေးခြင်း	သစ်တော၊ ဒေသခံများ၊ ပတ်ဝန်းကျင်၊ ခေါနူးစုမ် အုပ်ချုပ်ရေးမှူးရုံး	၇၀	၂၀၂၀- ၂၀၂၂
(ဋ)	ရိုးရာလက်မှုပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ရန်သင်တန်းများပေးခြင်း(အထည်၊ ပလိုင်၊ တောင်း၊ ခေါင်အိုး၊ ဆေးအိုး)	မြန်မာနိုင်ငံ အမှတ်တရ ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်း၊ ဒေသခံများ	၂၅	၂၀၂၀- ၂၀၂၂

(၄)	နည်းပညာရှင်များခေါ်ယူ၍ သစ်ခွမျိုးနွယ်များ ပြန်လည်စိုက်ပျိုးပေးခြင်းနှင့် သစ်ဥသစ်ဖုများ (ဝဥ၊ စပျစ်၊ ထောပတ်၊ ကော်ဖီ၊ စတော်ဘယ်ရီ၊ လက်ဖက်၊ နာနတ်) စိုက်ပျိုးနည်းများပေးခြင်း	ပြည်နယ်အစိုးရ၊ စိုက်ပျိုးရေး၊ မြို့နယ်ထွေ/အုပ်၊သစ်တော၊ အသေးစား စက်မှုလက်မှု၊ သစ်သီးဝလံ၊ ခေါင်းစုံအုပ်ချုပ်ရေးမှူးရုံး	၉၀	၂၀၂၀- ၂၀၂၃
(၅)	နွားနောက်မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် နွားနောက်ခြံ လေ့လာရေးခရီးစဉ် ဖော်ထုတ်ပေးခြင်း	ထွေ/အုပ်၊ မွေးမြူရေး၊ ဟိုတယ်/ခရီး	၂၀၀	၂၀၂၀- ၂၀၂၂
(၆)	မင်းတပ်မြို့နယ်တွင် ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ်ပေးခြင်း	ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ဟိုတယ်/ခရီး၊ဒေသခံများ၊ ဧည့်လမ်းညွှန်များ	၁၀၀၀	၂၀၂၀- ၂၀၂၃
(၇)	လူထုအခြေပြုခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော အသိပညာပေး သင်တန်းများပေးခြင်း	ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ဟိုတယ်/ခရီး	၅၀	၂၀၂၀- ၂၀၂၃
(၈)	ဧည့်လမ်းညွှန်(Guide) သင်တန်းများ ဖွင့်လှစ်ပေးခြင်း	ဟိုတယ်/ခရီး	၁၀	၂၀၂၀- ၂၀၂၁
(၉)	ဒေသအဆောက်အဦ ပုံစံမပျက် တည်းခိုစရာ နေရာများ သင့်တော်သည့် ကျေးရွာများတွင် ဆောက်လုပ်ပေးခြင်းနှင့် လမ်းများ ဖောက်လုပ်ပေးခြင်း	ဟိုတယ်/ခရီး၊ ထွေ/အုပ်၊ ကျေးလက်၊ နတ်လ	၁၀၀	၂၀၂၀- ၂၀၂၃
(၁၀)	ရိုးရာပစ္စည်း ထိန်းသိမ်းပြသသူများအား ထောက်ပံ့ပေးခြင်းနှင့်ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေး သင်တန်းများပေးခြင်း	ယဉ်ကျေးမှု ထွေ/အုပ်	၁၅	၂၀၂၀- ၂၀၂၃
(၁၁)	ဒေသဆိုင်ရာ အချက်အလက်များ ပြုစု၍ စာအုပ်များ ထုတ်ဝေခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း	ဧည့်လမ်းညွှန်များ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ ဟိုတယ်/ခရီး	၁၅	၂၀၂၀- ၂၀၂၁
(၁၂)	ခရီးသွားများကို ဆွဲဆောင်နိုင်သော လှုပ်ရှားမှု အစီအစဉ်များဆောင်ရွက်ခြင်း (မျှော်စင်၊ မှန်တံတား၊ Cable ကြိုး ရထားကို ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် တည်ဆောက်ခြင်း၊ လိုအပ်သည့် ငွေကြေးနည်း	ပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ၊ ဟိုတယ်/ခရီး၊ လမ်းဦးစီး၊ ဆောက်လုပ်	၁၀၀	၂၀၂၀- ၂၀၂၃

	ပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ခြင်း)	ရေး၊ ရင်းနှီးမြှုပ်နှံလိုသူများ		
(ပ)	ဒေသခံများအား ကဏ္ဍအလိုက် ဝန်ဆောင်မှုကျွမ်းကျင်စေရန် လေ့ကျင့်သင်ကြားပေး၍ ဝန်ထမ်းများ ခန့်အပ်ပေးခြင်း	ဟိုတယ်/ခရီး၊ လုပ်ငန်းရှင်များ	၁၀	၂၀၂၀- ၂၀၂၂
(ဖ)	ခေါနူးစုမ်လမ်းကြောင်း၊ မက္ကီအိမ်နူး လမ်းကြောင်း၊ ပလိပ်ထို လမ်းကြောင်းများတွင် Eco-lodge ဆောက်လုပ်ပေးခြင်း	ခေါနူးစုမ်အုပ်ချုပ်ရေးမှူးရုံး၊ လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံလိုသူများ၊ ဒေသခံများ	၁၀၀	၂၀၂၀- ၂၀၂၃
(ဗ)	ကျောက်ထုလေဆိပ်အား အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆောက်ရွက်ပေးခြင်း (ရန်ကုန်-ကျောက်ထု၊ ပုဂံ-ကျောက်ထုတိုက်ရိုက်လေကြောင်းလိုင်း)	ပြည်နယ်အစိုးရ၊ လေကြောင်း ဦးစီး၊ ကာကွယ်ရေး	၅၀၀၀	၂၀၂၀- ၂၀၂၃
(ဘ)	သင်ကြားရေး Centre များနှင့် ကျန်းမာ ရေး Centre များ တည်ဆောက်ပေးခြင်း	ဟိုတယ်/ခရီး၊ ကျန်းမာ ရေး၊ ထွေ/အုပ်၊ စည်ပင်	၁၅၀	၂၀၂၀- ၂၀၂၃
(မ)	အင်္ဂလိပ် ဘာသာစကား အဆင့်မြှင့်တင်ခြင်းနှင့် အခြားဘာသာစကား ၂ မျိုး သင်တန်းများပေးခြင်း	ပြည်နယ်အစိုးရ၊ ဟိုတယ်/ ခရီး	၁၅	၂၀၂၀- ၂၀၂၁
(ဃ)	Information Counter ဆောက်လုပ်ပေးခြင်း	ဟိုတယ်/ခရီး၊ စည်ပင်၊ လုပ်ငန်းရှင်များ	၆၀	၂၀၂၀- ၂၀၂၂
(ရ)	အများသုံးသန့်စင်ခန်းများ ဆောက်လုပ်ပေးခြင်း	စည်ပင်	၆၅	၂၀၂၀- ၂၀၂၁
(လ)	ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သော ဒေသတွင်း သင်တန်းများပေးခြင်းနှင့် အင်းလေးရှိ သင်တန်းကျောင်းတွင်ဒေသခံများတက်ရောက် နိုင်ရန် ချိတ်ဆက်ပေးခြင်း	ဟိုတယ်/ခရီး၊ ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်း ကော်မတီ	၇၅	၂၀၂၀- ၂၀၂၂
(ဝ)	ရိုးရာဓလေ့များကို ဘာသာပြန်မှု မှန်ကန်စေရေးအတွက် ဧည့်လမ်းညွှန်များ၊ ချင်း စာပေ ပညာရှင်များ၊ မြန်မာစကား ကျွမ်းကျင်သူများ ပူးပေါင်းပြီးဒေသအခေါ်အဝေါ်များကိုခေါင်းစဉ်များ ပြုလုပ်၍ ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း	ဟိုတယ်/ခရီး၊ ချင်း စာပေ ပညာရှင်များ၊ မြန်မာ စကား ကျွမ်းကျင်သူများ၊ ဒေသခံများ၊ ဧည့်လမ်းညွှန်များအသင်း	၂၀	၂၀၂၀- ၂၀၂၁

(သ)	ဒေသထွက်ကုန်များအား အရည်အသွေး ကောင်းမွန်သော ကုန်ချောအဆင့် ထုတ်လုပ် နိုင်ရန် နည်းပညာ သင်တန်းများပေးခြင်းနှင့် ဒေသထွက်ကုန်ပစ္စည်း ပြုပြင်မှုများ ကျင်းပပေး ခြင်း	ပြည်နယ်အစိုးရ၊ ဟိုတယ်/ခရီး၊ အသေးစား စက်မှု လက်မှု၊ စိုက်ပျိုးရေး၊ သစ်သီးဝလံ	၁၀၀	၂၀၂၀- ၂၀၂၂
(ဟ)	ခရီးသွားပြပွဲများ၊ ရိုးရာယဉ်ကျေးမှု ပြပွဲများ နှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲများ ကျင်းပပြုလုပ်ခြင်း	ဟိုတယ်/ခရီး၊ ယဉ်ကျေးမှု၊ ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန	၁၀၀	၂၀၂၁- ၂၀၂၃
(ဠ)	သဘာဝချည်ထည်များကို ဒေသအတွင်း ထုတ်လုပ်နိုင်ရန်တွက် ပညာရှင်များ ဖိတ်ခေါ် ပြီး သင်တန်းများဖွင့်လှစ်ပေးခြင်း	ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီ ရပ်မိရပ်ဖယက်ကန်း ကျောင်း၊ ယဉ်ကျေးမှု	၅၀	၂၀၂၀- ၂၀၂၁
(အ)	ဘုံတလာရေတံခွန်အနီးတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း	ဟိုတယ်/ခရီး၊ သစ်တော၊ထွေ/အုပ်၊ ပတ်ဝန်းကျင်	၈၀	၂၀၂၀- ၂၀၂၃
(က က)	ကီမိုတောင်တွင် သဘာဝအခြေခံ ခရီးသွား လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ခြင်း	ဟိုတယ်/ခရီး၊ သစ်တော၊ထွေ/အုပ်၊ ပတ်ဝန်းကျင်	၁၀၀	၂၀၂၀- ၂၀၂၃
(ခခ)	ထီးလင်းမြို့၊ ဆောက်လုပ်ရေးဝန်းထဲရှိ ချင်း- ဗမာ ချစ်ကြည်ရေး ကျောက်တိုင် နေရာအား ပြန်လည်ဖော်ထုတ်ခြင်း	ဟိုတယ်/ခရီး၊ သက်ဆိုင်ရာ အစိုးရအဖွဲ့	၅၀	၂၀၂၀- ၂၀၂၃

ဟားခါးမြို့တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

၃၃။ ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၂၀-၂၀၂၅) ရေးဆွဲခြင်း နောက်ဆုံး အလုပ်ရုံဆွေးနွေးကြီးကို (၂၈-၈-၂၀၁၉)ရက်နေ့နှင့် (၂၉-၈-၂၀၁၉)ရက်နေ့များတွင် ဟားခါးမြို့၊ Carson Hall ၌ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန(နေပြည်တော်)နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသတွင်း လူမှုအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံ ဧည့်လမ်းညွှန်များစုစုပေါင်းလူဦးရေ၁၀၀ဦးဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက် လာသူများမှ ဝိုင်းဝန်းဆွေးနွေး၍ အောက်ပါ အဆိုပြု လုပ်ငန်းစဉ်(၃၀)ခုကို ဖော်ထုတ် ရရှိခဲ့ပါသည်။

စဉ်	လုပ်ငန်းအမည်	ဦးဆောင်မည့် အဖွဲ့အစည်း	ခန့်မှန်းကုန်ကျ စရိတ်ကျပ်(သန်း)	သတ်မှတ် ကာလ
(က)	ရိုးရာပွဲတော်များ ဖော်ထုတ်၍ မြို့နယ် အလိုက် အလှည့်ကျ ကျင်းပပေးခြင်း	ပြည်နယ်အစိုးရ၊ ဟိုတယ်/ခရီး၊	၁၀၀	၂၀၂၀- ၂၀၂၅

	(ချင်းအမျိုးသားနေ့၊ ခေါင်ကျွဲပွဲ၊ နှစ်သစ်ကူးပွဲ၊ လုံယူးပွဲ၊ နှင့်မျိုးနွယ်စုအလိုက်ပွဲတော်များ)	ယဉ်ကျေးမှု၊ မြို့မိမြို့ဖ		
(ခ)	ရိုးရာလက်မှုလုပ်ငန်းများ ဖော်ထုတ်ပေးခြင်း နှင့် ပြိုင်ပွဲများ ကျင်းပပေးခြင်း (ဥပမာ- ယက်ကန်း၊ ပလိုင်း၊ ဂျပ်ခုတ်)	လူမှုအဖွဲ့အစည်းများ၊ ကျေးလက်၊ ဟိုတယ်/ခရီး	၃၀	၂၀၂၀- ၂၀၂၃
(ဂ)	မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှုအကများ ဖော်ထုတ်ခြင်းနှင့် အကအဖွဲ့များ ဖွဲ့ စည်းခြင်း	ယဉ်ကျေးမှု၊ လူမှု အဖွဲ့အစည်းများ	၅၀	၂၀၂၀- ၂၀၂၃
(ဃ)	ရိုးရာအစားအစာများဖော်ထုတ်ခြင်း၊ ချက်ပြုတ်နည်း သင်တန်းများပေးခြင်းနှင့် ပြိုင်ပွဲများ ကျင်းပပေးခြင်း	ဟိုတယ်/ခရီး၊ လူမှု အဖွဲ့အစည်းများ	၃၀	၂၀၂၀-၂၀၂၃
(င)	ရိုးရာပွဲများ ပြုလုပ်ရာတွင် စိုက်ထူထားသည့် မှတ်တိုင်များ၊ ကျောက်ပြားများ၊ တူရိယာ များကို စနစ်တကျ ထိန်းသိမ်း ပြသခြင်း	ပြည်နယ်အစိုးရ၊ ယဉ်ကျေးမှု ဒေသခံ၊ လူမှုအဖွဲ့အစည်းများ	၁၀	၂၀၂၀- ၂၀၂၅
(စ)	ချင်းပြည်နယ်အတွင်းရှိ ရာသီပွဲတော်များကို ရာသီပြက္ခဒိန် ရေးဆွဲခြင်း	ယဉ်ကျေးမှု၊ ဟိုတယ်/ခရီး	၃၀	၂၀၂၀
(ဆ)	ဟားခါးမြို့ရှိ ယဉ်ကျေးမှု ပြတိုက်အား အဆင့် မြှင့်တင်ခြင်းနှင့် မင်းတပ်မြို့တွင် ယဉ်ကျေးမှု ပြတိုက် ဖွင့်လှစ်ပေးခြင်း	ပြည်နယ်အစိုးရ၊ ရှေးဟောင်း သုတေသန/ အမျိုးသား ပြတိုက်နှင့်စာကြည့် တိုက် ဦးစီးဌာန	၈၀	၂၀၂၀- ၂၀၂၃
(ဇ)	ခုစီလိုဘိုတောင်တွင် စေတီတည်ခြင်း၊ (၉) မြို့နယ်အတွက်အဆောက်အဦဆောက်၍ ပြတိုက် ဖွင့်လှစ်ခြင်း၊ ရိုးရာစားသောက်ဆိုင် ဖွင့်လှစ်ခြင်း၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင် ဖွင့်လှစ်ခြင်းနှင့် ကျောက်တိုင်များ ပြုလုပ်ခြင်း ဖြင့် ခရီးစဉ် ဖော်ဆောင်ခြင်း	ပြည်နယ်အစိုးရ၊ ထွေ/အုပ်၊ ဟိုတယ်/ ခရီး၊ ရင်းနှီးမြှုပ်နှံ လိုသူများ	၁၀၀	၂၀၂၃-၂၀၂၅
(ဈ)	ဒေသအလိုက် တောင်တက်ခရီးစဉ်များကို စနစ်တကျ ဖော်ထုတ်ခြင်း	ဟိုတယ်/ခရီး၊ ခရီးသွားကုမ္ပဏီများ	၅၀	၂၀၂၀- ၂၀၂၃
(ည)	ကျေးရွာများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်တောရိုင်းတိရိစ္ဆာန်များထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်း	ပတ်ဝန်းကျင်ဦးစီးဌာန၊ သစ်တော၊	၁၀	၂၀၂၀- ၂၀၂၃
(ဋ)	သင့်လျော်သည့် ကျေးရွာများတွင် Eco Lodge/ CBT village များ အကောင်အထည် ဖော် ဆောင်ရွက်ပေးခြင်း	ဟိုတယ်/ခရီး၊ ဒေသခံ၊ လုပ်ငန်းရှင်များ	၈၀	၂၀၂၀- ၂၀၂၃

(၄)	နိုင်း(Noi)ချောင်းတွင် ဆည်တည်ဆောက်၍ လှေစီးခြင်း၊ ပန်းခြံနှင့် ကစားကွင်း ပြုလုပ်၍ ခရီးသွားနေရာ တစ်ခု ဖော်ဆောင်ပေးခြင်း	ဆည်မြောင်း၊ စည်ပင်၊ ဟိုတယ်/ခရီး	၁၀၀	၂၀၂၃- ၂၀၂၅
(၅)	ဒေသခံပြည်သူများခရီးသွားလုပ်ငန်း၏ အကျိုး ကျေးဇူးများ သိရှိရန် ပညာပေး ဟောပြောခြင်း	ဟိုတယ်/ခရီး	၅၀	၂၀၂၀- ၂၀၂၃
(၆)	ကျေးရွာနေအိမ်များတွင် ခရီးသွားများ တည်းခို ခြင်းဆိုင်ရာ စံနှုန်းများ၊ စည်းမျဉ်းစည်းကမ်း များကိုလျှင်မြန်စွာသတ်မှတ်ထားရှိပေးနိုင်ရန် ဆောင်ရွက်ပေးခြင်း	ဒေသဆိုင်ရာခရီး သွား လုပ်ငန်းကော်မတီ၊ ဟိုတယ်/ခရီး	၈၀	၂၀၂၃- ၂၀၂၅
(၇)	ဟိုတယ်/တည်းခိုရိပ်သာများ ဆောက်လုပ် ရာတွင် မြေယာကိစ္စရပ်များအား ဒေသခံများ ကို ဗဟိုပြု၍ လွယ်ကူစွာ ဆောင်ရွက်ပေးခြင်း	ပြည်နယ်အစိုးရ၊ မြေစာရင်း	၁၀	၂၀၂၀- ၂၀၂၃
(၈)	စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်နိုင်ရန် ဆောင်ရွက်ပေးခြင်း	စည်ပင်	၃၀	၂၀၂၀- ၂၀၂၁
(၉)	ရေ၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးခြင်း	ပြည်နယ်အစိုးရ၊ လမ်းဦးစီး၊ လျှပ်စစ်၊ စည်ပင်	၁၀၀	၂၀၂၀- ၂၀၂၃
(၁၀)	ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သောသင်တန်း များ ဖွင့်လှစ်ပေး၍ ဒေသခံများအား ကဏ္ဍ အလိုက်အလုပ်ခန့်အပ်ပေးခြင်း	ဟိုတယ်/ခရီး၊ လုပ်ငန်းရှင်	၃၀	၂၀၂၀- ၂၀၂၃
(၁၁)	သင်တန်းများ ဖွင့်လှစ်ပေးခြင်း (ဘာသာ စကား၊ ဧည့်လမ်းညွှန်၊ အစားအသောက် ဝန်ဆောင်မှုနှင့် ချက်ပြုတ်နည်း၊ ကွန်ပျူတာ သင်တန်း)	ဟိုတယ်/ခရီး	၅၀	၂၀၂၀- ၂၀၂၃
(၁၂)	အများသုံး သန့်စင်ခန်းများ တည်ဆောက် ပေးခြင်း	စည်ပင်	၁၀၀	၂၀၂၀- ၂၀၂၃
(၁၃)	ဟားခါးမြို့ရှိ ကားကြီးကွင်းအား အဆင့်မြှင့် တင် ဆောင်ရွက်ပေးခြင်းနှင့် သတင်း အချက် အလက်ကောင်တာဖွင့်လှစ်ခြင်း	စည်ပင်၊ ပို့ဆက်၊ ဟိုတယ်/ခရီး	၅၀	၂၀၂၀- ၂၀၂၃
(၁၄)	Digital Marketing စနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ချင်းပြည်နယ် အမှတ် တံဆိပ်တစ်ခု ဖော်ထုတ်ပေးခြင်း	ဟိုတယ်/ခရီး	၅၀	၂၀၂၀- ၂၀၂၃
(၁၅)	ပြည်တွင်း ခရီးသွားကုမ္ပဏီများ ဖိတ်ခေါ်၍ ချစ်ကြည်ရင်းနှီးမှုခရီးစဉ် ပြုလုပ်ပေးခြင်း	ဟိုတယ်/ခရီး၊ လုပ်ငန်းရှင်များ	၁၀	၂၀၂၀- ၂၀၂၂

(ဘ)	ကျေးလက်နေပြည်သူများ၊ ဒေသခံများ အား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးတွင် ပိုမိုပါဝင်လာ စေရန် လိုအပ်သော နည်းပညာ၊ အတွေ့အကြုံများ ရရှိစေရန် ကူညီပံ့ပိုးပေးခြင်း၊ အသေးစား အလတ်စား လုပ်ငန်းများ အကူအညီပေးခြင်း	ဟိုတယ်/ခရီး၊ အသေးစား စက်မှု လက်မှု	၂၀	၂၀၂၀- ၂၀၂၃
(မ)	ဒေသ၏ ပတ်ဝန်းကျင်နှင့် ကိုက်ညီသော ယဉ်ကျေးမှု၊ ရာသီ၊ ဒေသ အငွေ့အသက်ပါရှိသော ဟိုတယ်/တည်းခိုရိပ်သာများ ဆောက်လုပ်ပေးခြင်းနှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးခြင်း	ပြည်နယ်အစိုးရ၊ ဟိုတယ်/ ခရီး၊ လုပ်ငန်းရှင်များ	၂၀၀	၂၀၂၀- ၂၀၂၃
(ယ)	ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်း (ရိုး ဟရီဖီးကျေးရွာ၊ ရှားလုမ်ခံတပ်)	ဟိုတယ်/ခရီး၊ ခရီးသွားကုမ္ပဏီများ	၄၀	၂၀၂၀- ၂၀၂၃
(ရ)	ဒေသ သစ်ခွမျိုးရင်းများ ပြန်လည်ဖော်ထုတ်၍ ဒေသခံများအား နည်းပညာနှင့် ငွေကြေး အကူအညီများပေး၍ ပြန်လည်စိုက်ပျိုး ထုတ်လုပ်၊ ရောင်းချခြင်း	ပြည်နယ်အစိုးရ၊ သစ်တော၊ စိုက်ပျိုးရေး၊ ဒေသခံများ	၂၀	၂၀၂၀- ၂၀၂၂
(လ)	ဘွေပါးတောင်၊ ကျိုရီယာန်၊ ဇိန်မူတောင်၊ မိအဲပီးတောင်နှင့်ထာအိုတောင်များ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် အခြေခံအချက်အလက်များ ပြုစုခြင်း	ပတ်ဝန်းကျင်၊ သစ်တော၊ ဟိုတယ်/ခရီး	၁၀	၂၀၂၀- ၂၀၂၂
(ဝ)	ထန်တလန်နှင့် ဟားခါးမြို့နယ်များရှိ ဘွေပါးတောင်၊ကျိုရီယာန်၊ ဇိန်မူတောင်၊ မိအဲပီးတောင်နှင့်ထာအိုတောင်သို့သွားရောက်လည်ပတ်နိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ပြုလုပ်ခြင်း၊ တောင်များ၏ သမိုင်းနှင့်လူထုအကျိုးပြုပုံများအား မှတ်တမ်းပြုစုပြီး အများမြင်သာသည့် နေရာများတွင်စာသား ထိုးပေးခြင်း	ပြည်နယ်အစိုးရ၊ ဟိုတယ်/ခရီး၊ မြို့စီ/ခန့်၊ လမ်းဦးစီး၊ သစ်တော၊ ပတ်ဝန်းကျင်	၃၀	၂၀၂၀- ၂၀၂၃
(သ)	သုတေသနလုပ်ငန်းအတွက် ရံပုံငွေရှာဖွေပေးနိုင်ရေးအတွက် ကော်မတီအဖွဲ့ ဖွဲ့စည်းပေးရန်နှင့်တက္ကသိုလ်များမှ သုတေသနလုပ်ငန်းများ လာရောက် ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးခြင်း	ပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီ၊ တက္ကသိုလ်များ	၁၀၀	၂၀၂၀- ၂၀၂၅

ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၂၀-၂၀၂၅)

မဟာဗျူဟာ(၁) ယဉ်ကျေးမှု သမိုင်းအမွေအနှစ်နှင့် ရိုးရာဓလေ့များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ ရေးဆွဲ စီမံခန့်ခွဲရေးကို အကောင်အထည်ဖော်နိုင်ရေးအတွက် အောက်ပါ စီမံကိန်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

လုပ်ငန်းစဉ်(၁) ရိုးရာပွဲတော်များ ဖော်ထုတ်၍ မြို့နယ်အလိုက် အလှည့်ကျ ကျင်းပပေးခြင်း
ရည်ရွယ်ချက်- ချင်းပြည်နယ်၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ တိမ်ကော မပျောက်ပျက်အောင်နှင့် ရိုးရာဓလေ့များ ရေရှည်တည်တံ့ဖွံ့ဖြိုးစေရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ် အကျဉ်းချုပ် ချင်းပြည်နယ် ခရီးသွားလုပ်ငန်းအား မြှင့်တင်ပေးနိုင်ရန်အတွက် ပထမဦးစွာ ချင်းအမျိုးသားနေ့၊ ခေါင်ကျွဲပွဲ၊ နှစ်သစ်ကူးပွဲ၊ လုံယူးပွဲနှင့် မျိုးနွယ်စုအလိုက် ပွဲတော်များ၏ အချက်အလက်များစုစည်း၍ ပွဲတော်ပြက္ခဒိန်(Festival Calendar) ပြုလုပ်ခြင်းနှင့် အဆိုပါ ပွဲတော်များအား ရာသီအလိုက် ဒေသအလိုက် အလှည့်ကျ ကျင်းပသွားပါမည်။

ဆောင်ရွက်မည့် အဖွဲ့အစည်း ယဉ်ကျေးမှု၊ တိုင်းရင်းသား၊ ဟိုတယ်/ခရီး

ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၁၅၀)
ဆောင်ရွက်မည့်နေရာ- ချင်းပြည်နယ်တစ်ဝှမ်းလုံး
ဆောင်ရွက်မည့်ကာလ- ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ

လုပ်ငန်းစဉ်(၂) မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးများ ဖော်ထုတ်ခြင်း၊ ရိုးရာပစ္စည်းများ ထိန်းသိမ်းရေးနှင့် သင်တန်းများပေးခြင်း

ရည်ရွယ်ချက်- ချင်းပြည်နယ်၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ တိမ်ကော မပျောက်ပျက်အောင်နှင့် ရိုးရာဓလေ့များ ရေရှည်တည်တံ့ဖွံ့ဖြိုးစေရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ် အကျဉ်းချုပ် ချင်းရိုးရာ ယဉ်ကျေးမှုများကို ဖော်ထုတ်၍ ခရီးသွားများဆွဲဆောင်မှု တစ်ခုအဖြစ် ဖန်တီးခြင်း၊ ဆို-က-ရေး-တီး ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ မျိုးနွယ်စုများ အချင်းချင်း ယဉ်ကျေးမှု ဖလှယ်သည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခြင်းနှင့် ရိုးရာပစ္စည်းထိန်းသိမ်းပြသသူများအား ထောက်ပံ့ပေးခြင်းနှင့် ထိန်းသိမ်းရေး သင်တန်းပေးခြင်းများ လုပ်ဆောင်သွားပါမည်။

ဆောင်ရွက်မည့် အဖွဲ့အစည်း ထွေ/အုပ်၊ ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းများ၊

ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၁၈၅)

ဆောင်ရွက်မည့်နေရာ- တီးတိန်၊ မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး

ဆောင်ရွက်မည့်ကာလ- ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ

လုပ်ငန်းစဉ်(၃) ရိုးရာလက်မှုလုပ်ငန်းများနှင့် ရိုးရာအစားအစာများ ဖော်ထုတ်ခြင်း၊ သင်တန်းများပေးခြင်းနှင့် ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပပေးခြင်း

ရည်ရွယ်ချက်- ချင်းပြည်နယ်၏ ရိုးရာလက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာများကို ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားဧည့်သည်များအထိ သိရှိခံစားနိုင်စေရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ်အကျဉ်းချုပ် ရိုးရာလက်မှုလုပ်ငန်းများ (ဂျပ်ခုတ်ထည်၊ ပလိုင်းတောင်း၊ လည်ဆွဲ၊ ခေါင်အိုး၊ ဆေးအိုး) နှင့် ရိုးရာအစားအစာ (ဆာဗူးသီး၊ ကြက်သားဖက်ဖယ်သုပ်၊ မဲဘု၊ အေတို့) စသည်တို့ကို ဖော်ထုတ်၍ ဝန်ဆောင်မှုကောင်းမွန်စေရန် သင်တန်းများပေးခြင်းနှင့် ဈေးကွက်ဝင်ရောက်နိုင်ရေးအတွက် ဆောင်ရွက်သွားပါမည်။

ဆောင်ရွက်မည့်အဖွဲ့အစည်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ယဉ်ကျေးမှု၊ ဟိုတယ်/ခရီး၊ လူမှုအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အမှတ်တရပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း

ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၁၆၀)

ဆောင်ရွက်မည့်နေရာ- တီးတိန်၊ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး

ဆောင်ရွက်မည့်ကာလ- ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ

မဟာဗျူဟာ(၂) ဒေသဆိုင်ရာ ရိုးရာပွဲတော်များနှင့် ရိုးရာယဉ်ကျေးမှုလေ့ထုံးစံများကို မြှင့်တင်သော တောင်တက်ခရီးစဉ်များကို ဖော်ထုတ်နိုင်ရေးအတွက် အောက်ပါ စီမံကိန်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

လုပ်ငန်းစဉ် တောင်တက်ခရီးစဉ်(Hiking Tour)များ ဖော်ထုတ်ခြင်း

ရည်ရွယ်ချက်- ချင်းပြည်နယ်၏ သဘာဝတောတောင် အလှအပများအား ပြည်တွင်း/ပြည်ပခရီးသွားများ လေ့လာခံစားနိုင်ခြင်း၊ ကျေးရွာများရှိ လူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှုများကိုလေ့လာခံစားနိုင်ခြင်း၊ ခရီးသွားလုပ်ငန်းကြောင့် ဒေသခံများအနေဖြင့် ရိုးရာလေ့များကို ရေရှည်တည်တံ့အောင် မြတ်နိုးစွာ ထိန်းသိမ်းတက်စေရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ်အကျဉ်းချုပ် ပထမဦးစွာ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် အလားအလာရှိသော ဒေသများကို ဖော်ထုတ်ခြင်း၊ အဆိုပါဒေသများရှိ ဒေသခံများအား ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သော ဗဟုသုတများ ဟောပြောခြင်းနှင့် ရင်းနှီးမြှုပ်

နှံ့လိုသူများကို ဖိတ်ခေါ်ဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားပါမည်။

ဆောင်ရွက်မည့် အဖွဲ့အစည်း သစ်တော၊ ပတ်ဝန်းကျင်၊ ရင်းနှီးမြှုပ်နှံလိုသူများ၊ ခရီးသွားကုမ္ပဏီများ၊ ဟိုတယ်/ ခရီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ

ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၃၁၀)

ဆောင်ရွက်မည့်နေရာ- လိုင်ဗား-ဇိန်မူ၊ ဖလမ်း-ဇိန်မူ၊ ဖလမ်း-လုံပီး-တာရွန်း၊ ကပ်တဲလ်-လဲလ်နူးပါး၊ မင်းတပ်မြို့နယ်၊ ကီမိုတောင်၊ ဘွေပါးတောင်-ကျီရီယာန်-မီအဲပီးတောင်နှင့် ထာအိုတောင် ဒေသများ

ဆောင်ရွက်မည့်ကာလ- ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ

မဟာဗျူဟာ(၃) သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းခြင်းအတွက် အထောက်အကူပြုသော သဘာဝအခြေခံခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုအစီအစဉ်များ ပေါ်ထွန်းလာ စေရေးအတွက် အောက်ပါ စီမံကိန်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

လုပ်ငန်းစဉ် သဘာဝအခြေခံခရီးသွားလုပ်ငန်း(Ecotourism)နှင့် လူထုအခြေပြု သဘာဝ အခြေခံခရီးသွားလုပ်ငန်း(Community Based Ecotourism)ဖော်ထုတ်ခြင်း

ရည်ရွယ်ချက်- ချင်းပြည်နယ်၏ အထင်ကရ ခရီးစဉ်ဒေသတစ်ခုဖြစ်သည့် ခေါနူးစုမ် အမျိုးသား ဥယျာဉ်ကိုအခြေပြုသော သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြင့် သဘာဝပတ်ဝန်း ကျင် ကိုလည်းကောင်း၊ ဒေသခံပြည်သူလူထု၏ အလုပ်အကိုင် ဝင်ငွေအခွင့် အလမ်းများ ရရှိစေရန်လည်းကောင်း ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ် အကျဉ်းချုပ် ခေါနူးစုမ်အမျိုးသားဥယျာဉ်အတွင်းရှိသဘာဝပတ်ဝန်းကျင်နှင့်တောရိုင်းတိရစ္ဆာန် များ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဖလမ်းမြို့နယ်၊ ဆယ်ပီး ကျေးရွာနှင့် တလန်ကျိန်ကျေးရွာအနီးတွင် တည်ရှိသော မိုးရှစ်တောင် အနီး သဘာဝခရီးသွားလုပ်ငန်းဆောင်ရွက်ခြင်း၊ မင်းတပ်မြို့တွင် ဒေသခံအစုအဖွဲ့ ပိုင် သစ်တော ဧရိယာတွင် ရိုးရာဆန်သော Ecolodge များ တည်ဆောက်၍ သဘာဝသစ်တော အခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းနှင့် ခေါနူးစုမ် တောင်ဒေသအခြေပြု၍ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်း များ ဆောင်ရွက်သွားပါမည်။

ဆောင်ရွက်မည့် အဖွဲ့အစည်း သစ်တော၊ ပတ်ဝန်းကျင်၊ ရင်းနှီးမြှုပ်နှံလိုသူများ၊ ခရီးသွားကုမ္ပဏီများ၊ ဟိုတယ်/ ခရီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ

ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၃၀၀)

ဆောင်ရွက်မည့်နေရာ- ကန်ပက်လက်၊ မင်းတပ်၊ ဖလမ်း

ဆောင်ရွက်မည့်ကာလ- ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ

မဟာဗျူဟာ(၄) ခရီးသွားလုပ်ငန်းဝန်ဆောင်မှု(ထုတ်ကုန်)၊ ခရီးစဉ်ဒေသအသစ်(CBT/CIT)နှင့် ဧည့်သည်များအတွက် အတွေ့အကြုံကောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်ပါစီမံကိန်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

လုပ်ငန်းစဉ် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်း

ရည်ရွယ်ချက်- ချင်းပြည်နယ်အတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ခရီးသွား လုပ်ငန်းမှ ဒေသခံပြည်သူများ အကျိုးခံစားနိုင်စေရန်ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ် အကျဉ်းချုပ် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် အလားအလာရှိသော ကျေးရွာများကို ဖော်ထုတ်ခြင်း၊ ဘုံတလာရေတံခွန်အနီးတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်း၊ နွိုင်ချောင်းတွင် ဆည်တည်ဆောက်၍ ခရီး သွား အပန်းဖြေစရာနေရာ ဖော်ဆောင်ခြင်း၊ မုန်းချောင်းလှေလှော် ခရီးစဉ်များ ဖော်ထုတ်ခြင်း၊ ရိ၊ ဟရီဖီးကျေးရွာနှင့် ရှားလမ်ခံတပ်များတွင် ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ်ခြင်းနှင့် သမိုင်းကြောင်း အထင်ကရဖြစ်သော နေရာများ ကို ဖော်ထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားပါမည်။

ဆောင်ရွက်မည့် အဖွဲ့အစည်း ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းများ၊ သစ်တော၊ ဟိုတယ်/ခရီး၊ ရင်းနှီးမြှုပ်နှံလို သူများ၊ ဆည်မြောင်း၊ ပတ်ဝန်းကျင်၊ ထွေအုပ်

ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၁,၆၄၅)

ဆောင်ရွက်မည့်နေရာ- ချင်းပြည်နယ်တစ်ဝှမ်း

ဆောင်ရွက်မည့်ကာလ- ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ

မဟာဗျူဟာ(၅) ဒေသ၏ ပတ်ဝန်းကျင်နှင့်ကိုက်ညီသော ဟိုတယ်နှင့်တည်းခိုရိပ်သာများ နှင့် ကျေးရွာ နေအိမ်များတွင် တည်းခိုနေထိုင်သည့် အစီအမံများ ပေါ်ထွန်းလာစေရေးအတွက် အောက်ပါစီမံကိန်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

လုပ်ငန်းစဉ်(၁) ဒေသအခြေအနေနှင့်ကိုက်ညီ၍ ရိုးရာဆန်သော တည်းခိုစရာနေရာများ ဖော်ထုတ်ခြင်း

ရည်ရွယ်ချက်- ခရီးသွားများအနေဖြင့် ချင်းရိုးရာ အငွေ့အသက်များကို ခံစား၍ အဆင်ပြေ ချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ် အကျဉ်းချုပ် ရိရေကန်၊ ဆူရ်ဘုန်လေယာဉ်ကွင်းအနီး၊ လိုင်ဗားဆည်အနီး၊ ဘွာလ်နဲလ်နှင့် ဇိန်မူတောင်အနီးတွင် ရိုးရာဆန်သော တည်းခိုစရာနေရာများ တည်ဆောက်

ဆောင်ရွက်မည့် အဖွဲ့အစည်း ခြင်း၊ခေါ်နှုန်းစုလမ်းကြောင်း၊ မကွီအိမ်နှုန်းလမ်းကြောင်း၊ ပလိပ်ထွီလမ်းကြောင်း များတွင် eco-lodge တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားပါမည်။ သစ်တော၊ ဟိုတယ်/ခရီး၊ ရင်းနှီးမြှုပ်နှံလိုသူများ၊ ဆည်မြောင်း၊ ပတ်ဝန်းကျင်၊ ခေါ်နှုန်းစုအုပ်ချုပ်ရေးမှူးရုံး

ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၁,၀၃၀)

ဆောင်ရွက်မည့်နေရာ- ဖလမ်း၊ တီးတိန်၊ ဟားခါး၊ မင်းတပ်၊ ကန်ပက်လက်

ဆောင်ရွက်မည့်ကာလ- ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ

လုပ်ငန်းစဉ်(၂) ဟိုတယ်များနှင့် စားသောက်ဆိုင်များ တည်ဆောက်ခြင်း

ရည်ရွယ်ချက်- ချင်းပြည်နယ်အတွင်း ဟိုတယ်လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေ ရေးနှင့် ဝန်ဆောင်မှုကောင်းမွန်သော စားသောက်ဆိုင်များ ပေါ်ထွန်းလာစေ ရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ် အကျဉ်းချုပ် ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်တွင် ဟိုတယ်တည်ဆောက်ခြင်း၊ ကနေဒီ တောင်ခြေရှိ အာလွယ်၊ ဆိုဇန်၊ ထွီစောက်တို့တွင် ဟိုတယ်နှင့် စားသောက်ဆိုင် တည်ဆောက်ခြင်းနှင့် ဟားခါးမြို့တွင် ဒေသပတ်ဝန်းကျင်နှင့် ကိုက်ညီသော ဟိုတယ်တည်ဆောက်ခြင်းလုပ်ငန်းများ၊ ခုစီလိုဘိုတောင်တွင် တာဝါ အဆောက် အဦ တည်ဆောက်၍ ပြတိုက်ဖွင့်လှစ်ခြင်း၊ ရိုးရာစားသောက်ဆိုင် ဖွင့်လှစ်ခြင်း၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်ဖွင့်လှစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွား ပါမည်။

ဆောင်ရွက်မည့် အဖွဲ့အစည်း ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဝေဝေအုပ်၊ ဟိုတယ်/ခရီး၊ ရင်းနှီးမြှုပ်နှံလိုသူများ၊ ပတ်ဝန်းကျင်

ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၆၅၀)

ဆောင်ရွက်မည့်နေရာ- ဟားခါး၊ ဖလမ်း၊ တီးတိန်

ဆောင်ရွက်မည့်ကာလ- ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ

မဟာဗျူဟာ(၆) ဒေသဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ဒေသခံလူမှုအသိုက်အဝန်းများ၏ အခွင့် အလမ်းများကို အားကောင်းစေရေးအတွက် အောက်ပါစီမံကိန်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

လုပ်ငန်းစဉ်(၁) စိုက်ပျိုး/မွေးမြူရေးကို အခြေခံသော ခရီးသွားလုပ်ငန်းများ အကောင်အထည် ဖော်ခြင်း

ရည်ရွယ်ချက်- ချင်းပြည်နယ်ရှိ ဒေသခံအများစုသည် စိုက်ပျိုး/ မွေးမြူရေးကို အဓိကထား ဆောင်ရွက်ကြသောကြောင့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ အနေ ဖြင့် အဆိုပါ ဒေသခံများ၏ လူနေမှုဘဝကို ခံစားနိုင်စေရေးနှင့် ဒေသခံများ အနေဖြင့်လည်း စိုက်ပျိုး/မွေးမြူရေးမှ ရရှိသောဝင်ငွေအပြင် ခရီးသွားလုပ်ငန်းမှ အပိုဝင်ငွေ ရရှိ ခံစားနိုင်စေရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ် အကျဉ်းချုပ် စိုက်ပျိုးရေး အခြေခံခရီးသွားလုပ်ငန်း (Agricultural Tourism)၊ နွားနောက်ခြံ လေ့လာရေး ခရီးစဉ်များ၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပြန်လည် စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားပါမည်။

ဆောင်ရွက်မည့် အဖွဲ့အစည်း စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ဒေသခံများ၊ ဟိုတယ်/ခရီး

ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၂၇၅)

ဆောင်ရွက်မည့်နေရာ- ချင်းပြည်နယ်တဝှမ်း

ဆောင်ရွက်မည့်ကာလ- ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ

လုပ်ငန်းစဉ်(၂) ခရီးသွားလုပ်ငန်းတွင် ဒေသခံများ အလုပ်အကိုင်ရရှိစေရေးအတွက် ပညာပေး ခြင်းနှင့် သင်တန်းများ ဆောင်ရွက်ပေးခြင်း

ရည်ရွယ်ချက်- ချင်းပြည်နယ်ရှိ ဒေသခံလူငယ်များ ခရီးသွားလုပ်ငန်းတွင် ပိုမိုပါဝင်လာစေရေး နှင့် ၎င်းတို့၏ ရှိရင်း လုပ်ငန်းများမှ ဝင်ငွေအပြင် ခရီးသွားလုပ်ငန်းမှ အပိုဝင် ငွေ ရရှိ ခံစားနိုင်စေရေး၊ ကူညီဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ် အကျဉ်းချုပ် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သော ဗဟုသုတများအား ဒေသခံလူငယ်များသို့ အသိပညာပေးခြင်းနှင့် သင်တန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်၍ ခရီးသွား ကဏ္ဍတွင် ဒေသခံလူငယ်များအား ဦးစားပေး အလုပ်ခန့်ထားပေးခြင်းများ၊ ရိုးရာဓလေ့အကြောင်းများကို ချင်းလူမျိုး မြန်မာစကားကျွမ်းကျင်သူများ ပူးပေါင်း ၍ ဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် ဒေသခံများ အသေးစားအလတ်စား လုပ်ငန်း များ ဆောင်ရွက်နိုင်စေရန် ဆောင်ရွက်သွားပါမည်။

ဆောင်ရွက်မည့် အဖွဲ့အစည်း အသေးစားစက်မှုလက်မှု၊ ချင်းစာပေပညာရှင်များ၊ ဒေသခံဧည့်လမ်းညွှန်များ၊ လုပ်ငန်းရှင်၊ ဟိုတယ်/ခရီး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ

ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၂၅၀)

ဆောင်ရွက်မည့်နေရာ- ဟားခါး၊ ဖလမ်း၊ တီးတိန်

ဆောင်ရွက်မည့်ကာလ- ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ

မဟာဗျူဟာ(၇) လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်ပါစီမံကိန်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

လုပ်ငန်းစဉ်(၁) စိုက်ပျိုးရေး၊ လက်မှုလုပ်ငန်းနှင့် ဒေသထွက်ကုန်များအား အရည်အသွေး ကောင်းမွန်သော ကုန်ချောအဆင့်ထုတ်လုပ်နိုင်ရန် နည်းပညာပေး သင်တန်း များ ဆောင်ရွက်ပေးခြင်း

ရည်ရွယ်ချက်- ချင်းပြည်နယ်၏ ဒေသထွက်ကုန်များအား အရည်အသွေးကောင်းမွန်သော ကုန်ချောအဆင့်ထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်နှင့် လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များ အမှတ်တရအဖြစ် ဝယ်ယူ အသုံးပြုနိုင်စေရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ် အကျဉ်းချုပ် ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေးစနစ် ဖော်ဆောင်ပေးခြင်းနှင့် စိုက်ပျိုးရေး နည်းပညာ သင်တန်းများပေးခြင်း၊ ရိုးရာဆိုးဆေးလုပ်ငန်းများနှင့် လက်မှု သင်တန်းများပေးခြင်း၊ နည်းပညာရှင်များ ခေါ်ယူ၍ သစ်ခွမျိုးနွယ်များ ပြန်လည် စိုက်ပျိုးခြင်း လုပ်ငန်းများ၊ ဒေသထွက်ကုန် ပစ္စည်းများအား ကုန်ချော အဆင့် ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာသင်တန်းများပေးခြင်းနှင့် ကုန်စည်ပြပွဲ များ ကျင်းပပေးခြင်းများ ဆောင်ရွက်သွားပါမည်။

ဆောင်ရွက်မည့် အဖွဲ့အစည်း ပြည်နယ်အစိုးရ၊ အသေးစားစက်မှုလက်မှု၊ သစ်သီးဝလံအသင်း၊ စိုက်ပျိုးရေး၊ ယက္ကန်းသင်တန်းကျောင်း၊ ဟိုတယ်/ခရီး ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၄၂၅)
ဆောင်ရွက်မည့်နေရာ- ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်၊ ဟားခါး
ဆောင်ရွက်မည့်ကာလ- ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ

လုပ်ငန်းစဉ်(၂) ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သော သင်တန်းများပေးခြင်း

ရည်ရွယ်ချက်- ချင်းပြည်နယ် ခရီးသွားလုပ်ငန်းစနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သော လူ့စွမ်းအားအရင်းအမြစ်ကောင်မွန်စေရေးနှင့် ခရီးသွားလုပ်ငန်းမှ ဒေသခံ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိစေနိုင်ရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ် အကျဉ်းချုပ် ဒေသခံများ ခရီးသွားကဏ္ဍတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းများပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရေးအတွက် သင်တန်းကျောင်းဆောက်လုပ်ပေးခြင်းနှင့် လူထု အခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းများပေးခြင်း၊ ဧည့်လမ်းညွှန် သင်တန်းများနှင့် ဘာသာစကားသင်တန်းများ ဖွင့်လှစ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားပါမည်။

ဆောင်ရွက်မည့် အဖွဲ့အစည်း ပြည်နယ်အစိုးရ၊ ပညာရေး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၊ ဟိုတယ်/ ခရီး ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၄၂၅)

ဆောင်ရွက်မည့်နေရာ- ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်၊ ဟားခါး

ဆောင်ရွက်မည့်ကာလ- ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ

လုပ်ငန်းစဉ်(၃) ခရီးသွားလုပ်ငန်းဆိုင်ရာ၊ပတ်ဝန်းကျင်ဆိုင်ရာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးခြင်း

ရည်ရွယ်ချက်- ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝအလှအပများ ခရီးသွားဧည့်သည်များကြောင့် မပျက်စီး မပျောက်ပျက်စေရေးနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု နည်းပါစေရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ်အကျဉ်းချုပ် ခရီးစဉ်ဒေသများတွင်အသိပညာပေးဆိုင်ဘုတ်များ၊ ခရီးသွားလုပ်ငန်းများတွင် ကလေးသူငယ်အသုံးချမှု မရှိစေရန် (Child Safe Tourism Awareness) အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အစီအမံများအတွက်အသိပညာပေးခြင်းနှင့်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးခြင်း၊ သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ၊ ခေါင်းစုံ အမျိုးသားဥယျာဉ်ဧရိယာအတွင်း ထိန်းသိမ်းရေးလုပ်ငန်းများ၊ ကျေးရွာနေအိမ်များတွင် ခရီးသွားများတည်းခိုခြင်းဆိုင်ရာစံနှုန်းများသတ်မှတ်ပေးခြင်းနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်နိုင်ရန်ဆောင်ရွက်ပေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်သွားပါမည်။

ဆောင်ရွက်မည့်အဖွဲ့အစည်း ပြည်နယ်အစိုးရ၊ စည်ပင်၊ လူမှုအဖွဲ့အစည်းများ၊ သစ်တော၊ ခေါင်းစုံအုပ်ချုပ်ရေးမှူးရုံး၊ ဘေးအန္တရာယ်၊ ဒေသခံများ၊ ပတ်ဝန်းကျင်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ဟိုတယ်/ခရီး

ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၄၀၅)

ဆောင်ရွက်မည့်နေရာ- တီးတိန်၊ ကန်ပက်လက်၊ မင်းတပ်၊ ဟားခါး

ဆောင်ရွက်မည့်ကာလ- ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ

မဟာဗျူဟာ(၈) ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် မြေယာစီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်ပါစီမံကိန်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

လုပ်ငန်းစဉ် ဒေသခံများ၏ လူမှုစီးပွား အဆင့်အတန်းမြင့်မားရေးအတွက် အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးခြင်း

ရည်ရွယ်ချက်- ချင်းပြည်နယ်သို့ ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် အခြေခံအဆောက်အအုံများ ပေါများလာစေရန်နှင့် ဒေသခံများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ်
အကျဉ်းချုပ်

ခရီးစဉ်ဒေသရှိ လမ်းများအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ(ကလေး-တီးတိန်၊ ဟားခါး-ဖလမ်း-တီးတိန်၊ တီးတိန်-ရို၊ တီးတိန် - တွန်းဇံလမ်းများ၊ ရှာလ်လုမ် ခံတပ်-ဇောင်ကောင်-လဲင်နူးပါး လမ်းဖောက်လုပ်ခြင်း၊ ဖလမ်း-တာရွန်း (၄) မိုင် နှင့် ဖလမ်း - ဘွာလ်နဲ (၃)မိုင် လမ်းများအဆင့်မြှင့်တင်ခြင်း)၊ information counterဖွင့်လှစ်ခြင်း၊ အများသုံးသန့်စင်ခန်း(Public Toilet)ဆောက်လုပ်ခြင်း၊ အများသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖော်ဆောင်ပေးခြင်းနှင့် ကားကြီး ကွင်းများ အဆင့်မြှင့်တင်ပေးခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များ ပြုလုပ်ပေးခြင်း၊ ဟိုတယ်ဇုန် ပါဝင်သော မြို့ပြစီမံကိန်းဖော်ထုတ်ပေးခြင်း၊ ကျောက်ထုလေဆိပ် အား အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ သင်ကြားရေး စင်တာနှင့် ကျန်းမာရေး စင်တာများ တည်ဆောက်ပေးခြင်း၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများ တည်ဆောက်ရာတွင် မြေယာကိစ္စများအား ဒေသခံများကို ဗဟိုပြု၍ လွယ်ကူစွာဆောင်ရွက်ပေးခြင်းနှင့် ရေ၊ လျှပ်စစ်မီးများ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးခြင်း စသော လုပ်ငန်းများ ဆောင်ရွက်သွားပါမည်။

ဆောင်ရွက်မည့်
အဖွဲ့အစည်း

ပြည်နယ်အစိုးရ၊ လမ်းဦးစီး၊ စည်ပင်၊ ပို့ဆက်၊ မြေစာရင်း၊ လျှပ်စစ်၊ နတလ၊ ကျေးလက်လမ်းဦးစီး၊ လေကြောင်းဦးစီး၊ ကာကွယ်ရေး၊ ဟိုတယ်/ခရီး

ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၇,၅၁၉)

ဆောင်ရွက်မည့်နေရာ- တီးတိန်၊ ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်၊ ဟားခါး

ဆောင်ရွက်မည့်ကာလ- ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ

မဟာဗျူဟာ(၉) ဒေသခံများ၏ လူမှုစီးပွားအဆင့်အတန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ပေးသော ပြည်တွင်း/ပြည်ပမှ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သော ရင်းနှီးမြှုပ်နှံမှုများ၊ ငွေကြေးနှင့် နည်းပညာအကူအညီများကို ရယူနိုင်စေရေးအတွက် အောက်ပါစီမံကိန်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

လုပ်ငန်းစဉ်

ခရီးသွားများကို စွဲဆောင်နိုင်သော လှုပ်ရှားမှုအစီအစဉ်များ ဆောင်ရွက်ပေးခြင်း

ရည်ရွယ်ချက်-

ခရီးသွားလုပ်ငန်းတွင် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများမှ ရရှိလာသော အကျိုးကျေးဇူးများသည် ချင်းပြည်နယ်၏ လူမှုစီးပွားတိုးတက်ရေးကိုတစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ်
အကျဉ်းချုပ်

ခရီးစဉ်ဒေသများတွင် ခရီးသွားများကို စွဲဆောင်နိုင်သော အစီအမံ (မျှော်စင်၊ မှန်၊ တံတား၊ ကေဘယ်ကြိုးရထား)များအား ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး

ဖြင့်တည်ဆောက်ခြင်းနှင့် လိုအပ်သည့် နည်းပညာ၊ ငွေကြေးများအား ပြည်တွင်း/
ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ ဆောင်ရွက်သွားပါမည်။

ဆောင်ရွက်မည့် အဖွဲ့အစည်း- ပြည်နယ်အစိုးရ၊ လမ်းဦးစီး၊ ဆောက်လုပ်ရေး၊ ရင်းနှီးမြှုပ်နှံလိုသူများ၊
ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၊ ဟိုတယ်/ခရီး

ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၁၀၀)

ဆောင်ရွက်မည့်နေရာ- မင်းတပ်

ဆောင်ရွက်မည့်ကာလ- ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ

မဟာဗျူဟာ(၁၀) ဈေးကွက်ရှာဖွေရေးနှင့် ဈေးကွက်မြှင့်တင်ရေးများ ဆောင်ရွက်နိုင်ရေးအတွက်
အောက်ပါစီမံကိန်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

လုပ်ငန်းစဉ်- ချင်းပြည်နယ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

ရည်ရွယ်ချက်- ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များ အလွယ်တကူ
ရရှိနိုင်စေရေးနှင့် ချင်းပြည်နယ်ရှိ ခရီးစဉ်ဒေသများအား ပြည်တွင်း / ပြည်ပ
ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုမြှင့်မားလာစေရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ် အကျဉ်းချုပ်- ပြည်တွင်း ခရီးသွားကုမ္ပဏီများ ဖိတ်ခေါ်၍ ချစ်ကြည်ရင်းနှီးမှုခရီးစဉ်(FAM
Trip) လုပ်ဆောင်ခြင်း၊ အပျော်စီး စက်ဘီးနှင့်ကားမောင်းခရီးစဉ်များ ဆောင်
ရွက်ပေးခြင်း၊ သတင်းအချက်အလက်ဖြန့်ဖြူးနိုင်ရေးအတွက် ချင်းပြည်နယ်
ခရီးသွားလုပ်ငန်းဆိုင်ရာ website ပြုလုပ်ခြင်းနှင့် ချင်းပြည်နယ် ခရီးသွား
လုပ်ငန်း ဆိုင်ရာ အမှတ်တံဆိပ်ပြုလုပ်ခြင်း၊ ဓာတ်ပုံပြပွဲနှင့် ဒေသထုတ်ကုန်
ပြပွဲများ ကျင်းပပေးခြင်း၊ ဧည့်သည်များအတွက် ခရီးစဉ် လမ်းညွှန်စာအုပ်နှင့်
လက်ကမ်းစာစောင်များ ထုတ်ဝေခြင်း၊ ဒေသနှင့်သက်ဆိုင်သော ရုပ်သံအစီ
အစဉ်များ ရိုက်ကူး၍ ပြည်တွင်း / ပြည်ပ ရုပ်သံလိုင်းများတွင် ပြသခြင်းနှင့်
Digital Marketing အကောင်အထည်ဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွား
ပါမည်။

ဆောင်ရွက်မည့် အဖွဲ့အစည်း- ပြည်နယ်အစိုးရ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုအဖွဲ့
အစည်းများ၊ ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များ၊ ဟိုတယ်/ခရီး

ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၄၂၀)

ဆောင်ရွက်မည့်နေရာ- ဖလမ်း၊ တီးတိန်၊ ကန်ပက်လက်၊ မင်းတပ်၊ ဟားခါး

ဆောင်ရွက်မည့်ကာလ- ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ

မဟာဗျူဟာ(၁၁) လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်၊ အစိုး
ရ၊ ဒေသခံလူမှုအဖွဲ့ဝင်များနှင့် သုတေသီများ စသည့် ပူးပေါင်းပါဝင်နေသူများအကြား ပူးပေါင်း

ဆောင်ရွက်မှု အားကောင်းစေရေးအတွက် အောက်ပါစီမံကိန်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

လုပ်ငန်းစဉ် ခရီးသွားလုပ်ငန်းဆောင်ရွက်သူများအကြား ပူးပေါင်းပါဝင်လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက်ပေးခြင်း

ရည်ရွယ်ချက်- ချင်းပြည်နယ်အတွင်း အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံ လူမှုအဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမှုမှ ရရှိလာသော အကျိုးကျေးဇူးများကို ပြည်နယ်နေ ပြည်သူလူထု ခံစားနိုင်စေရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဉ် အကျဉ်းချုပ် အစိုးရ၊ လုပ်ငန်းရှင်များနှင့် ဒေသခံလူမှုအဖွဲ့အစည်းများ ပါဝင်သော ခရီးသွား လုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲများကို တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပပေးခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျေးရွာများတွင် ခရီးသွားလုပ်ငန်း အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း နှင့် အထိန်းအမှတ်နေ့များတွင် (ကျပန်း စကားပြော၊ စာစီစာကုံး) ပြိုင်ပွဲများ ကျင်းပပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားပါမည်။

ဆောင်ရွက်မည့် အဖွဲ့အစည်း ပြည်နယ်အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်/ခရီး

ခန့်မှန်းကုန်ကျစရိတ်- ကျပ်သန်း (၁၂၀)

ဆောင်ရွက်မည့်နေရာ- ဖလမ်း၊ တီးတိန်၊ ကန်ပက်လက်၊ မင်းတပ်၊ ဟားခါး

ဆောင်ရွက်မည့်ကာလ- တစ်နှစ်လျှင် တစ်ကြိမ် (၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ)

အပိုင်း(၃) စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စောင့်ကြည့်စစ်ဆေးရေးဆိုင်ရာ ကိစ္စရပ်များ

၃၄။ ချင်းပြည်နယ် ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ အဆိုပါ စီမံကိန်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကော်မတီအဖွဲ့ဝင်များအပြင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သော ဌာနဆိုင်ရာများ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် စီမံကိန်းပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေစဉ်ကာလအတွင်း သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းစဉ်ဆောင်ရွက်ချက်များ တိုးတက်မှုနှင့်စပ်လျဉ်း၍ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပသွားရမည် ဖြစ်ပါသည်။ လုပ်ငန်း စတင်ပြီး ပထမနှစ်တွင် လုပ်ငန်းအကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာမှ တင်ပြချက်များကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးတွင် ဆွေးနွေး စိစစ်ကာ လိုအပ်သလို ပြင်ဆင်မှုများကို ဆောင်ရွက်သွားပါမည်။ စီမံကိန်း လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မြေပြင် ဆောင်ရွက်ချက်များနှင့် စီမံကိန်းရည်မှန်းချက်များပါ အချိန်ကာလ သတ်မှတ်ချက်များမှာ လက်တွေ့တွင် ကွာဟမှုများရှိနိုင်သဖြင့် အကောင်အထည်ဖော်ရမည့် အချိန်ကာလနှင့် ရည်မှန်း ချက်များကို ပြောင်းလွယ် ပြင်လွယ် ရှိပါသည်။ ဤစီမံကိန်းမှာလည်း ဒေသ၏ အခြေအနေနှင့် အချိန် ကာလအရ ပိုမိုကောင်းမွန်သော လုပ်ငန်းစဉ်များ၊ အကြံဉာဏ်ကောင်းများ ရှိပါက ထပ်မံဖြည့်သွင်း တည်းဖြတ်နိုင်သော စီမံကိန်းတစ်ရပ်ဖြစ်ပါသည်။

စီမံကိန်းလုပ်ငန်းစဉ်များအတွက် လိုအပ်သော ဘဏ္ဍာရေး

၃၅။ စီမံကိန်းပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်ရှိ ဆက်စပ်ဌာနများနှင့် ဘဏ္ဍာရန်ပုံငွေများမှ အကူအညီ ရယူနိုင်ရေး၊ မြို့နယ်နှင့် ခရိုင်များမှ ဘဏ္ဍာနှစ်အလိုက် ဒေသန္တရဖွံ့ဖြိုးရေး အဆိုပြုလုပ်ငန်းများအနေဖြင့် ရန်ပုံငွေများ ရယူနိုင်ရေးဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသော ဒေသန္တရ ဖွံ့ဖြိုးရေး လုပ်ငန်းများအနေဖြင့် ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများမှ တင်ပြတောင်းခံရယူဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားရှိပါသည်။ ထို့အပြင်အချို့သော စီမံကိန်း လုပ်ငန်းစဉ်များကိုခရီးသွားလုပ်ငန်းဆိုင်ရာစီမံကိန်းများကူညီဆောင်ရွက်ပေးနေသော နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ အကူအညီများ ရယူ၍ သော်လည်းကောင်း၊ ဒေသခံ လုပ်ငန်းရှင်များနှင့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်၍သော်လည်းကောင်း ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

နိဂုံး

၃၆။ ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ(၁၁)ရပ်အပေါ်အခြေခံ၍ ရေးဆွဲထားသော စီမံကိန်းလုပ်ငန်းစဉ်များကို ချင်းပြည်နယ်အစိုးရအဖွဲ့၊ ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။